

ပြည်နိုင်ဒေသရုံးနှင့် နတ်ရှင်နောင်တို့၏ မိုးတောာရတူများမှ
အချစ်၊ အလွမ်း၊ အတွေးစီတ်ကူးများ နှိုင်းယူဉ်လေ့လာချက်

အေးအေးထွန်း*

ဓာတ်မ်းအကျဉ်း

ဤစာတမ်းသည် မြန်မာစာပေနယ်ပယ်ကဗျာကဏ္ဍရှိ နဝေဒေး၏ မိုးတောာရတူ (၁၉)ပုဒ်နှင့် နတ်ရှင်နောင်၏ မိုးတောာရတူ (၂၄)ပုဒ်တို့မှ မောင်မယ်တို့၏ အချစ်၊ အလွမ်းခံစားချက်နှင့် အတွေးစီတ်ကူး တို့ကို နှိုင်းယူဉ် လေ့လာတင်ပြထားသောစာတမ်း ဖြစ်ပါသည်။ နဝေဒေးရတူ ပေါင်းချုပ်နှင့် နတ်ရှင်နောင်စာဆိုရတူများကို အလေ့လာခံနယ်ပယ် အဖြစ်သတ်မှတ်ပါသည်။ ကုန်ဝင်စာဆိုကြီးများဖြစ်သော ပြည်နိုင်ဒေးနှင့် နတ်ရှင်နောင်တို့၏ မိုးတောာရတူများမှ စာဆိုတို့ အချစ်၊ အလွမ်း၊ အတွေးစီတ်ကူးများ ကွန်းမြားနှင့်ပုံ၊ ပြည်နိုင်ဒေးကြီး၏ အချစ်၊ အလွမ်း၊ အတွေးစီတ်ကူးများကို နတ်ရှင်နောင်က နည်းမိုးဖွဲ့ဆိုထားပုံများ၊ အကြိတူနောက်လူကောင်းစမြေ ဟူသည့်အတိုင်း နဝေဒေးထက်နတ်ရှင်နောင်၏ အချစ်၊ အလွမ်း၊ အတွေးစီတ်ကူးများက ပိုမိုကောင်းမွန်ပုံများကို ကဏ္ဍအလိုက် နှိုင်းယူဉ်တင်ပြလိုက်သော ရည်ရွယ်ချက်ဖြင့် ရေးသားပြုစုခြင်းဖြစ်ပါသည်။ ဤစာတမ်းသည် ကုန်ဝင်စာပေနယ်ပယ်မှ ရတုကဗျာများကို စိတ်ဝင်စားလေ့လာ လိုသူများနှင့် မြန်မာစာအထူးပြု ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ၏ ရတုကဗျာ သင်ကြားရေးအတွက် အကျိုးကျေးဇူးပြနိုင်မည် ဖြစ်ပါသည်။

နိဒါန်း

ပြည်နိုင်ဒေးနှင့်နတ်ရှင်နောင်တို့သည် တောင်ငူခေတ်တွင် ရတုကဗျာလောကကို ဦးဆောင်ခဲ့ကြသူများ ဖြစ်ပါသည်။ ပြည်နိုင်ဒေးကြီးသည် မင်းမှုထမ်းစာဆိုဖြစ်၍ နတ်ရှင်နောင်က မင်းပို့မင်းလွင် စာဆိုဖြစ်ပါသည်။ စာဆိုတို့၏ ရတုကဗျာများသည် နောင်းခေတ်စာဆိုတို့အတွက် နည်းမှုစံပြုဖွယ်ရာ ဖြစ်ခဲ့ရခြင်းအကြောင်းကို သိလိုစိတ်ထက်သန်သည့်နှင့်အမျှ နှိုင်းယူဉ် ဖော်ထုတ်တင်ပြလိုစိတ်လည်း ဖြစ်ပေါ်မိပါသည်။ ထို့ကြောင့် ပါရဂူကျော်းခေါင်းစဉ်အဖြစ် ပြည်နိုင်ဒေးနှင့် နတ်ရှင်နောင်တို့၏ မိုးတောာရတူများ နှိုင်းယူဉ် လေ့လာချက်ဟူသော ခေါင်းစဉ်ကို တင်သွင်းခြင်းဖြစ်ပါသည်။

* ဒေါက်တာ၊ ကထိက၊ မြန်မာစာဋ္ဌာန၊ မန္တလာဒီဂရိကောလိပ်

ဤစာတမ်းသည် ပါရဂူမြို့မှအကြောင်းအရာပိုင်း၏ အခန်းစိတ်ဖြစ်သော မောင်မယ် တို့၏ အချစ်၊ အလွမ်း၊ ခံစားချက်နှင့် အတွေး စိတ်ကူးများကို ကဏ္ဍအလိုက် နှင့်ယဉ်လေ့လာတင်ပြထားသော စာတမ်းဖြစ်ပါသည်။

၁။ ပြည်နိုင်ငြင်နာင်တို့၏အထွေထွေအကျဉ်း

ဓာတ္ထပြည်နိုင်ငြင်၏အထွေထွေအကျဉ်း

ဟံသာဝတီဆင်ဖြူများရှင်က နိုင်ဒေးဘွဲ့ချီးမြှင့်ခံရသော ပြည်နိုင်ဒေးသည် တောင်ဌာနခေတ်တွင် ထင်ရှား ကျော်ကြားခဲ့သော စာဆိပ်ဌားဖြစ်သည်။ မင်းပေးနိုင်ဒေး ဘွဲ့ကို ပထမဆုံးရခဲ့သောကြောင့် ပထမနိုင်ဒေးကြီးဟု စာပေသမိုင်းတွင် အသိအမှတ် ဖြောက်သည်။ ထို့ပြင် ပိုဒ်စုံရတုအစုံ ၄၀၀ ခန့်^၁ ရေးသားစပ် ဆိုခဲ့ခြင်း၊ ရတုဆရာတိ ပုဂ္ဂိုလ် ရှေ့သွားလမ်းပြဆရာကြီးဖြစ်ခြင်းတို့ကြောင့်^၂ ရတုနိုင်ဒေးဟုလည်း ကျော်ကြား သည်။

သက္ကရာဇ် (၈၆၀)ခန့်တွင် ပြည်မြို့မြို့ ဖွားမြင်ခဲ့သော နိုင်ဒေးကြီးသည်^၃

သက္ကရာဇ် (၈၉၄)ခုံးပြည်မြို့ကို မင်းပြေသော ဘုရင်နရပတီ ယောက်ဖတ်၏ မင်း ဘစော၏ အထိန်းတော်သား ဖြစ်သည်။ မင်းဘစောကို ပွတ်လယ်ရွာတွင် ပြည်ဘရင် နရပတီကွပ်မျက်၍ နှမတော်နရပတီမယ်ကို စလင်းစည်သူ ကျော်ထင်သို့ ပေးသည်။ ထိုအခါ နှမတော်ဘရားနှင့်အတူ စလင်းသို့ လိုက်ပါသွားရသည်။ စလင်းတွင် မင်းလက်ဘွဲ့ရခဲ့သည်။

ထိုနောက် စလင်းမြို့ပျက်၍ သက္ကရာဇ် (၉၇၀)ခုနစ်တွင် စစ်ကိုင်း၌ စည်သူ ကျော်ထင်မင်းပြေသောအခါ စစ်ကိုင်းသို့လိုက်ပါရသည်။ မင်းလကျောအား ထောင်သင်းကို ကြီးမှုးဖော်သည်။ ထောင်သင်းမှုး ဘွဲ့မည်ရသည်။ သက္ကရာဇ်(၉၁၃)တွင် စစ်ကိုင်း စည်သူကျော်ထင်သည် နရပတီစည်သူဟူသောအမည်ဖြင့် အင်းဝရွှေနန်းကို သိမ်းမြန်း စိုးစံသည်။ သက္ကရာဇ်(၉၁၆)တွင် ဆင်ဖြူများရှင်(ဘုရင့်နောင်) လုပ်ကြီးတော်များ အင်းဝ ပျက်လျှင် ပြည်ဘရင် သတိုးဓမ္မရာဇာ (ဘုရင့်နောင်၏ညီတော်)က ဆင်ဖြူများရှင်ထဲ လျှောက်ထားတောင်းယူ၍ ထောင်သင်းမှုးကို ပြည်သို့ခေါ်သွားခဲ့သည်။

^၁ သုတေသန မောင်၊ ၂၀၀၂၊ ၈၉။

^၂ လျှောက်ထားတော်များ၊ ၂၀၀၂၊ ၆၀။

^၃ သုတေသန မောင်၊ ၂၀၀၂၊ ၈၉။

သဏ္ဌာရာ၏ (၉၂)ခန့်တွင် ဟံသာဝတီဆင်ဖြူများရှင် မင်းတရားကြီးသည် ဟံသာဝတီ နေပြည်တော်ကြီးကို မြို့အော်ခန့်စိပါးနှင့်အညီ ပြန်လည် တည်ထောင် တော်မူသည်။ တာဝန်း (၃၄၀၀) ရှိသော ဟံသာဝတီနေပြည်တော်သစ်ကြီးသည် နှစ်းမ အဆောင်ဆောင် တို့ဖြင့် တင့်တယ် လုပနေသည်။ စာဆို ထောင်သင်းများသည် ဟံသာဝတီသို့ ရောက်ခိုက်ဖြစ်၍ ဟံသာဝတီမင်းနေပြည်တော်ကြီး၏ ရူမြို့ဖွယ် ခမ်းနား ကြီးကျယ်ပုံကို “ရာဇ္ဈာနီ၊ ပြည်ကြီးပို၍ တုသိတာမှ၊ ဘုံလျင်ကျသိ”^၁ ဟု အစချိကာ ရတုပိုဒ်စုရေးဖွဲ့ပြီး ဆင်ဖြူများရှင်ထံ ဆက်သွင်းလေသည်။ မင်းတရား ကြီးလည်း အားရနှစ်သက်ကာ နဝဒေးသွဲကို ချီးမြှင့်တော်မူခဲ့သည်။ ထိုအခါမှစ၍ ပြည်နဝဒေးကြီးဟု နီးဝေးကျော်ကြားခဲ့သည်။ ထိုအကြောင်းတို့ကိုရည်၍ “စစ်ကိုင်း ထောင်သင်း၊ စလင်းလကျား၊ ပြည်မှနဝဒေး” ဟုမြန်မာစာပေသမိုင်း တွင် အမည်မွေး ထင်ရှုံးခဲ့သည်။

အသက်(၁၀)နှစ် အချယ်ကပင် ကဗျာအလက်းကို လိုက်စားရေးစပ်ခဲ့သော စာဆိုနဝဒေးသည် ပျို့ကဗျာ၊ လက်း၊ ခချင်း၊ ရတုစပ်ဆိုမှုအရာ၏ ဥာဏ်ပညာ ထက်မြက်သူဖြစ်သည်။ ထိုပြင် အရှင် သခင်များ မြို့ပြောင်းရွှေရာလိုက်ပါရခြင်း၊ အရှင်သခင်များ စစ်ချိရာ နယ်အသီးသီးသို့ လိုက်ပါရခြင်း တို့ကြောင့် ဒေသနှစ်ရှုံး ပုဂ္ဂိုလ်များကို စာဆို၏ အတွေးစိတ်ကူများဖြင့် ပေါင်းစပ်ပြီး ရတုပေါင်း (၇)အော် ကျော် ပုဒ်ရေး(၄၀၀)ခန့် စပ်ဆိုခဲ့သည်။

စာဆိုရေးသားပြုစုံသည့် အခြားစာများမှာ သဏ္ဌာရာ၏(၉၀၄)တွင် သုစုကုမာရဇာတ်(မြန်မာပြန်)၊ သဏ္ဌာရာ၏(၉၁၃)တွင် မင်းတရားမယ်တော်ခချင်း၊ သဏ္ဌာရာ၏(၉၄၀)တွင် ယိုဒယားမိဖုရား ခချင်း၊ သဏ္ဌာရာ၏(၉၄၁)တွင် ရာဇ္ဈာနီပျို့နှင့် မနော် ဟရီပျို့တို့ ဖြစ်သည်။ စာဆိုနဝဒေးကြီးသည် အသက် (၉၀)ကျော်တွင် ပြည်မြို့၏ အနိစ္စရောက်ခဲ့ပါသည်၂^၂

^၁ နဝဒေး၊ ၁၉၆၄၊ ၁၀၅။

^၂ သုတေသန၊ ၁၀၀၂၊ ၉၀။

စာဆိုနတ်ရှင်နောင်၏အထူးဖွံ့ဖြိုးအကျဉ်း

စာဆိုနတ်ရှင်နောင်ကို ရတုကဗျာဖွဲ့ဆိုမှုတွင် ရတုဘုရင် ရတုတံခါန်စိုက်သူဟု နောင်းစာပေ သူတေသာသီများက အသိအမှတ်ပြထားကြပါသည်။ နတ်ရှင်နောင်သည် တောင်ငူ ဈေးနှင့်တည်မင်းသီဟသူရ မဟာဓမ္မရာဇာဘွဲ့ခံ မင်းရဲကျော်ထင်နှင့် မိဖုရား ခေါင်ကြီး အတုလအဂ္ဂမဟာဒေဝိဘွဲ့ခံ မင်းခင်စောတို့မှ ဖွားမြင်သော သားတော်ကြီး ဖြစ်သည်။ ညီတော်များမှာ မင်းရဲကျော်စွာ၊ မင်းရဲသီဟသူနှင့် မင်းရဲကျော်ထင် တို့ဖြစ်သည်။

နတ်ရှင်နောင်၏ မွေးသက္ကရာဇ်ကိုမူ ရာဇ်ဝင်များတွင် အတိအကျ ဖော်ပြ မထေားပေ။ မှန်နှင့် မဟာရာဇ်ဝင်၌ သက်တော် (၃၅)နှစ်တွင် ကွယ်လွန်ကြောင်း ဖော်ပြပါရှိသည်။^၁ နတ်ရှင်နောင်သည် ငယ်ချယ်စဉ်ကတည်းကပင် ခမည်းတော်၏ လက်ရုံးသဖွယ်အားကိုးခဲ့ရသူဖြစ်သည်။ သက္ကရာဇ် (၉၅၂)ခု မိုးကောင်းတို့က်ပွဲတွင် အောင်မြင်မှုရခဲ့၍ ငါးဆူဒါယကာမင်းကိုယ်တိုင် အဆောင်အယောင် စားကျေးစား လက်များကို ပေးအပ်ချီးမြှင့်ခဲ့သည်။^၂ သက္ကရာဇ် (၉၄၈)ခုနှစ်နှင့် (၉၅၄)ခုနှစ်တွင် ယိုးဒယားသို့ နှစ်ကြိမ်တိုင်တိုင် ချိတ်က်တို့က်ခိုက်ရာ၌လည်း တပ်မှုးအဖြစ်ပါဝင်ခဲ့သည်။^၃ နတ်ရှင်နောင်သည် ခမည်းတော် တောင်ငူဘုရင် မင်းရဲကျော်ထင် ဟံသာဝတီ ကို အောင်တော်မှုသောအခါ နှစ်းကျေဘုရင် ငါးဆူဒါယကာနှင့်အိမ်ရှေ့မင်း မင်းရဲကျော် စွာကို မယ်တော်နှင့်တိုင်ပင်၍ လုပ်ကြီးကွပ်မျက်ခဲ့သည်။ တောင်ငူဘုရင် မင်းရဲကျော် ထင်သည် သက္ကရာဇ် (၉၅၇)ခုတွင် နှစ်းတက်တော်မှုပြီး သားတော်ကြီးးနတ်ရှင်နောင် ကို ဟံသာဝတီဆင်ဖြူများရှင်မင်းတရားကြီး၏ သမီးတော် ဓာတုကလျာနှင့် စုံဖက် ကာ အိမ်ရှေ့အရာပေးတော်မှုသည်။^၄ ရာဇ်ဝေတုကလျာသည် ထိနှစ် တန်ဆောင်မှန်းလ တွင် ကွယ်လွန်တော်မှုကြောင်းကို ဖော်ပြထားပါသည်။

သက္ကရာဇ် (၉၇၀) ခုနှစ်တွင် ခမည်းတော် တောင်ငူဘုရင် နတ်ရှာစံသော် သားတော်အိမ်ရှေ့ခဲ့ နတ်ရှင်နောင်သည် ဝါခေါင်လပြည့်ကျော် (၆)ရက် သောကြာ နေ့တွင် ဘုရင်သီဟသူရဘွဲ့အမည်ကို ခံယူကာတောင်ငူဈေးနှင့် သိမ်းမြန်း စိုးစံ တော်မှုသည်။ ထိနှစ်မှုပင် အနောက်ဖက်လွန်မင်းသည် တောင်ကို ချိတ်က်တို့က်ခိုက် အောင်မြင်ပြီး နတ်ရှင်နောင်ကို လက်အောက်ခံဘုရင်ငယ်အဖြစ်အုပ်စိုးရန်

^၁ မှန်နှင့်မဟာရာဇ်ဝင်တော်ကြီး(တတိယတွဲ)၊ ၁၉၉၃၊ ၁၇၀။

^၂ -ယင်း-၊ ၉၁။

^၃ -ယင်း-၊ ၈၄-၉၃။

^၄ -ယင်း-၊ ၁၁၀။

တောင်နှမြို့ကို ပြန်လည်အပ်နှင့်ခဲ့သည်။ သက္ကရာဇ် (၉၇၄)ခုတွင် သံလျင်မြို့စား ၁၆၈ကာသည် တောင်နှုနိုင် ချို့တက်လာပြီး နတ်ရှင်နောင်၏ ညီတော် မင်းရဲကျော်စွာ နှင့် ဦးစွာတိုက်ပွဲဖြစ်ပွားရာ မင်းရဲကျော်စွာ ကျရှုံးသည်။ တောင်နှုန်းရှင်နတ်ရှင်နောင် ကိုလည်း သံလျင်သို့၊ ခေါ်ဆောင်သွားခဲ့လေသည်။^၁ အနောက်ဘက်လွန်မင်းသည် ထို နှစ်မှာပင် သံလျင်သို့၊ ချို့တက်လုပ်ကြံရာ သက္ကရာဇ် (၉၇၅) ခုနှစ်တွင် အောင်မြင် တော်မူသည်။ နတ်ရှင်နောင်ကို စစ်ဆေးမေးမြန်းရာ ၁၆၈ကာနှင့် ယူးပေါင်းမှုရှိကြောင်း ထင်ရှားသဖြင့် သံလျင်မြို့လယ်တွင် ကွပ်မျက်၍ ညီတော်မင်းရဲကျော်ထင်ကို သြို့ပြုဟန် စေသည်။ တောင်နှုန်းရှင် နတ်ရှင်နောင်သည် သံလျင်တွင် အနိစွဲရောက်သည်ကို အကြောင်းပြုကာ သံလျင်ရောက်မင်းတရားကြီးဟုလည်း အမည်တွင်သည်။^၂

စာဆို၏ ဘဝသည် တို့တောင်းလှသော်လည်း စာဆိုရေးဖွဲ့ခဲ့သော ရတုကဗျာ တို့သည်ကား ယနေ့ထက်တိုင် မြန်မာစာပေသမိုင်း၌ ကွန်ဝင်တွင်လျက် ကျန်ရှိ နေဆာဖြစ်ပါသည်။ မြန်မာစာပေ နယ်ပယ်ရှိ ရေးကွန်ဝင်စာဆိုတော်ကြီး (၂၃၇၈၃၊၏ ရတုကဗျာများကို လေ့လာဖော်ထုတ်ခွင့်ရသောကြောင့် အထူးပင် ဝမ်းသာ ဂုဏ်ယူမြပါ သည်။

၂။ ရတုဝေါဟာရ၊ သဘောသဘာဝနှင့် သမိုင်းခာကျွဲး ရတုဝေါဟာရ နှင့် သဘောသဘာဝ

ရတုဝေါဟာရသည် မြန်မာဘာသာစကား ရတုလည်းရှိသည်။ ပါဋ္ဌာ၊ သက္ကတ ဘာသာမှ ဆင်းသက်လာသည်လည်း ရှိသည်ဟု ပညာရှင်များက အမျိုးမျိုးကြံးဆက်ပါသည်။

ရတုဟူသောဝေါဟာရနှင့် ပတ်သက်၍ ‘ကဝိတာရတီကျမ်း’ တွင်

ရတုသည် သက္ကတစကားပျက်များဖြစ်သည်။ ဝသန္တ စသော ဥတုကို ဟောသည်။ ရေးက မိုးဘွဲ့၊ ဆောင်းဘွဲ့၊ စသောရာသီဘွဲ့ကိုသာ ရတုဟူ၍ ခေါ်ဝေါခဲ့ကြရာမှ နောင်အလားတူလေးလုံးစပ်လက်း၊ တောလား၊ ဘုန်းတော်ဘွဲ့၊ ကျေးစေဘွဲ့၊

^၁ မှန်နှင့်မဟာရာဝင်တော်ကြီး(တထိယတ္ထာ)၊ ၁၉၉၃၊ ၁၆၄-၁၆၅။
^၂ ယင်း-၁၆၈။

မယ်ဘွဲ့၊ မောင်ဘွဲ့ စသည်တို့ ကိုလည်း ရတုဟူ၍ ခေါ်ဝေါ
လာကြခြင်း ဖြစ်သည်။

ဟုဖွင့်ဆိုထားပါသည်။

မြန်မာစာပေသမိုင်းတွင်

ရတုဟူသည် သဏ္ဌာတဘာသာရိတုမှ ပျက်လာသော ရတုလည်း
ရှိသည်။ ပေါ်ရာဏသက်သက် ရတုလည်းရှိသည်။ သဏ္ဌာတ
ဘာသာရိတုမှာ အခါရာသီ အနက်ရ၍ မြန်မာဘာသာရတုမှာ
သဘင်ဟူသော အနက်၊ အခြေအနေဟူသော အနက်၊ အခမ်း
အနားဟူသော အနက် သုံးမျိုးရသည်။ ဤသို့ ဌာနအားဖြင့်
သုံးမျိုး ကွဲပြားလျက်ရှိရာ အကြင်အဖွဲ့တစ်ခုသည် အများနှင့်
စပ်ဆိုင်လျှင် ထိအမျိုးမှာ သဘင်အနက်ရ၏။ အများနှင့်မသက်
ဆိုင်ဘဲ တစ်ဦးတစ်ယောက်တဲ့အတွက်သာ စပ်ဆိုလျှင် အခမ်း
အနားပကတိ ဖြစ်ထွန်းသည့် သဘာဝဓမ္မ အခြေအနေများကို
ပြလျှင် အခြေအနေသဘော သက်ရောက်သည်။

ဟုဆိုထားပါသည်။

မြန်မာအဘိဓာန်တွင်

ရတု၊ ယဒု၊ န-လေးလုံးတစ်ပိုဒ် ရေးဖွဲ့သော ကဗျာတစ်မျိုး (သ၊
ရိတု)။

ဟု ဖွင့်ဆိုထားပါသည်။

ကဗျာသာရဇ္ဈသပြုဟ်တွင်

ရတုဟူသော စကား၏ အနက်အဓိပ္ပာယ် အကျဉ်းချုပ်မှာ၊ ဂိမ့်နှုန်း
ဥတု၊ ဝသန္တာတု၊ ဟေမန္တာတု ဟူသော နေ့၊ မိုး၊ ဆောင်း
ကာလအချိန်များကို ပါဌိုးသာသူ၏ ဥတု၊ သသံကရိုင်ဘာသာသူ၏
ရိတုဟု ခေါ်သဖြင့်၊ ဆွဲနှစ်ရာသီဘွဲ့ကဗျာတို့ကို ရတုဟုခေါ်
သည်။ ငှင်းရာသီဘွဲ့ကဗျာလက်ာ စပ်နည်းကိုလိုက်၍ နောင်
သောအခါ ဘုရင်မင်းမြတ်တို့ကို ချီးပသော အဖွဲ့မျိုးများကို

^၁ ကျော်ရင်၊ ဦး(ပုဟား)၊ မ-၁၃၂၁၊ ၃၅၁။

^၂ ဖေမောင်တင်း၊ ဦး၊ ၁၉၅၈၊ ၄၉။

^၃ မြန်မာစာအဖွဲ့၊ ၂၀၀၈၊ ၃၀၃။

ခုကာလဒါဘခေါ် မင်းပွဲသဘင်အခမ်းအနားမျိုးတို့၏ ချီးကျိုး
သော မင်္ဂလာသိဘဘစာမျိုးများကို စပ်ဆိုကြလေ၏^၁
ဟုဖော်ပြထားပါသည်။

ဤသို့ပညာရင်အသီးသီး၏ အဓိပ္ပာယ်ဖွင့်ဆိုချက်များ အရ ရတုဟူသော
ဝါဘာရမှာ သက္ကတ ဘာသာရိတ်၊ ပါဋ္ဌဘသာဥတုတို့မှုလာ၍ အခါရာသီအနက်ရ
ကြောင်း၊ ထိုမှ အခါရာသီ၏ တင့်တယ်မှု နှင့် မွေ့လျော်ပျော်ပိုက်ဖွယ် သာယာမှု
အခြေခံချင်း တူသည့် ကဗျာလက်ာအဖွဲ့၏အမည်အဖြစ် သတ်မှတ် ခေါ်ဝေါ် လာ
ကြောင်း၊ ပေါ့ရာဏရတုမှာမှု သဘင်၊ အခမ်းအနား၊ အခြေအနေဟုဆိုကြောင်း တွေ့ရ
သည်။

ရတုကဗျာဖွဲ့ဆိုသည့်အကြောင်းနှင့် ပတ်သက်၍ စာဆိုတို့သည် မိမိတို့၏
ခံစားချက်များကို စိတ်ကူးညာ၏ဖြင့် ပုံဖော်ဖန်တီးရှု၍ ဘုရားတိုင်၊ သိကြားတိုင်၊
မြို့ဘွဲ့၊ မယ်ဘွဲ့၊ မောင်ဘွဲ့၊ ပန်းဘွဲ့၊ ရာသီဘွဲ့၊ ကျေးစေ၊ စစ်ချိ စသည်ဖြင့် အမျိုးစုံ
အောင် ရေးဖွဲ့ခဲ့ကြကြောင်း တွေ့ရသည်။ အချို့၊ အချု၊ အသတ်ကာရန် ညီရသည်။
ပိုဒ်စုံစပ်နည်းတွင် သုံးချက်ညီစပ်နည်း၊ သပ်စွေ့နှက်သုံးချက်ညီစပ်နည်း၊ ကိုယ်တွင်း
ပြည့်သပ်စွေ့နှက် သုံးချက်ညီစပ်နည်း၊ စကြာစပ်နည်း၊ တောင့်တဲ့တွန်းစပ်နည်းဟု
(၅)မျိုး ကွဲပြားသည်။

ရတုကဗျာဖွဲ့စပ်မှုနှင့်စပ်လျဉ်း၍ မြန်မာစာပေသမိုင်းတွင်

တစ်ပိုဒ်တည်းဖွဲ့လျှင် ဇကိုဒ်၊ နှစ်ပိုဒ်ခဲ့လျှင် အဖြည့်ခံ၊ သုံးပိုဒ်
စပ်ဖွဲ့လျှင် ပိုဒ်စုံဟူ၍ ခေါ်သည်။ သုံးပိုဒ်ထက် ပိုမို၍လည်း
မစပ်ဖွဲ့ကြချေ။ တစ်ပိုဒ်တွင်လည်း ပဒအရေအတွက် အားဖြင့်
(၁၀၈) ပဒထက် ပိုမို၍ မဖွဲ့နဲ့ကြချေ။

ဟူ၍ဖော်ပြထားပါသည်။

ထိုကြောင့် ရတုကဗျာဖွဲ့ဆိုမှုတွင် စာဆိုတို့၏ အာရုံ (၆) ပါး၌ တွေ့ကြို
ထင်ဟပ်နေသည်များကို အခြေခံ၍ စိတ်ကူးညာ၏ ကွန်းမြားကာ နှစ်သက်ဖွယ် ဖြစ်
အောင် ရေးဖွဲ့ထားခြင်းဖြစ်ပါသည်။ ထိုသို့ ရေးဖွဲ့ရာတွင် ပိုဒ်ရေအရလည်းကောင်း၊
ပဒအရေအတွက်အရ လည်းကောင်း ကန်းသတ်ချက်ရှိသည်ကို တွေ့ရပါသည်။

^၁ လွန်း၊ ဦး၊ ၁၉၀၅၊ ၂၃၄။

ဖေမောင်တင်၊ ဦး၊ ၁၉၀၅၊ ၂၄။

ရတုသမီးများအကျဉ်း

ရတုသည် လက်မှ ပေါက်ဖွားလာသော ကဗျာအဖွဲ့အနဲ့ဖြစ်သည်။ ရတု ကဗျာသမီးကြောင်းကို လေ့လာလျှင် ပင်းယခေတ်တွင် မြန်မာစာပေသမီးများ အစောဆုံးဟု အများကလက်ခံထားကြသော 'မြွှေဖဝါး' တော်အောက်၊ ကျွန်ု၏ လျောက်ဖြင့်' အစချိုသောရတုကို တွေ့ရသည်။ စတုရက်ဗလအမက်ကြီးက မြန်မာ သက္ကရာဇ် (၇၀၀)ကျော် လောက်တွင် ဖွဲ့ဆိုခဲ့ခြင်းဖြစ်၍ မြန်မာစာပေသမီးတွင်

ထိုရတုသည် ပေါက်ဆရာတော် (သို့မဟုတ်) ဆူးတွင်းပစ် ဆရာတော် အား မြတ်စွာဘုရား တရားတော်အကြောင်းနှင့် စပ်လျဉ်း၍ မေးမြန်းကာ ရေးသားထားသော အမေးပုဒ္ဓရတု ဖြစ်၏^၁

ဟုဖော်ပြထားပါသည်။

မြန်မာစာပေသမီးတွင် အစောဆုံးတွေ့ရသော ထိုရတုသည် တောတောင် ရာသီဥတုရျစ်ခင်ခြင်း၊ မေတ္တာအစုတို့ကို ဖွဲ့စွဲထားခြင်း မဟုတ်ဘဲ ဆူးတွင်းပစ် ဆရာတော်အား မြတ်စွာဘုရား တရားတော်နှင့် စပ်လျဉ်း၍ မေးမြန်းထားခြင်း ဖြစ်ပါ သည်။ ထို့ကြောင့် လောကုတ္တရာကြောင်းကို ဖွဲ့စွဲထားသော ရတုအဖြစ်တွေ့ရသည်။

အင်းဝခေတ်တွင် ရတုကဗျာပါ အကြောင်းအရာတို့သည် လောကုတ္တရာမှ လောကီသို့၍ နယ်ပယ် ကျယ်ပြန့်လာ၌ ကဗျာအဖွဲ့ပုံသဏ္ဌာန်နှင့် အကြောင်းအရာ လည်း စုံလင်လာပါသည်။ ပထမ မင်းခေါင်ကြီး၏ 'နန်ဝန်လျှင်' ချိကျေးစေ ရတု၊ ရှင်သူရဲ့၏ စစ်ချိရတုများ အပါအဝင် ဝံတောင်လယ် ဘုန်းတော်ကြီး၊ ရှင်မဟာ သီလဝံသ၊ ရှင်မဟာရဋ္ဌသာရ၊ ရှင်တောောသာရ စသောရတုစာဆိုတို့၏ လောကီ၊ လောကုတ္တရာဆိုင်ရာ ရတုများစွာ ပေါ်ထွက်လာခဲ့သည်။ အမျိုးသမီးစာဆိုများပါ ပေါ်ထွက်လာခဲ့သည်။ နန်းတွင်မိမိ။ နန်းတွင်မိမိလိုတို့၏ ကိုယ်ရည်သွေးရတုများကို တွေ့ရသည်။ ကဗျာပုံသဏ္ဌာန် ပိုင်းတွင်လည်း တောင့်တဲ့တွန်းဆိုနည်း၊ ပုလဲတစ်တန်း၊ သန္တာတစ်တန်းဆိုနည်း၊ ပဒ္ဒမွာကြာဆိုနည်း၊ စကြောဆိုနည်း စသည့်ဖြင့် အမျိုးမျိုး တိတွင်စပ်ဆိုမှုများကို လည်း တွေ့ရသည်။ ထို့ကြောင့် ပင်းယခေတ်တွင် အစပိုးခဲ့သော ရတုအဖွဲ့သည် အင်းဝခေတ်တွင် ပိုမိုစည်ပင်လာသည်ဟု ဆိုရပါသည်။

တောင့်မူခေတ်သည် စစ်မက်ရေးရာထူးပြေသော ခေတ်၊ တိုင်းသစ်ပြည်သစ် ထူးထောင်သောခေတ် ဖြစ်၍ နယ်ပယ်ချဲ့ထွင်ရန်၊ စည်းရုံးရန်အလိုင်း အရပ်မျက်နှာ

^၁ ဖေမောင်တင်၊ ဦး၊ ၁၉၅၈၊ ၁၆၆၈၈၇၃၊ ၁၆၆၈၈၇၄၆၁၅။

အသီးသီးသို့ စစ်ချိထက်ကြရသည်။ စစ်ချိရင်း စစ်သည်တော်တို့သည် မိမိတို့ အတွေ့အကြံ့၊ အတွေ့စိတ်ကူးနှင့် ခံစားချက်များကို ရတုကဗျာ များအဖြစ် ဖွဲ့သီလာ ကြသည်။ တောင်ငူခေတ်တွင် ရတုကဗျာနှင့် စာဆို အမြောက်အမြားပေါ်ထွက်ခဲ့သည်။ ထင်ရှားသည့် စာဆိုများမှာ လျှောကားသုံးထောင်များ၊ ရှင်တွေးနာသိန်း၊ ပြည် နိုင်ဒေးကြီး၊ နတ်ရှင်နောင်၊ မင်းဇေယျရှုံးမိတ်၊ ရှင်သုခို့၊ ဥက္ကာပုံး၊ မင်းစောနှင့် ရှင်တွေးလှ၊ ရဝေရှင်တွေး၊ ခင်မတွေး၊ သရေစည်သူကတော်၊ ပြည်မိဖုရား၊ င်းမယ် မိဖုရား၊ ပဲခူးမိဖုရား၊ တန်ဆောင်မိဖုရားတို့ဖြစ်သည်။ အင်းဝခေတ်တွင် ဖွံ့ဖြိုးလာခဲ့သော ရတုကဗျာအရေးအဖွဲ့သည် တောင်ငူခေတ်တွင် ရတုခေတ် ဆိုရလောက်အောင် ထူးခြားထွန်းကားလာကြောင်း တွေ့ရပါသည်။

ညောင်ရမ်းခေတ်တွင် ရတုစာပေနှင့် စာဆိုအမြောက်အမြား မပေါ်ထွန်းခဲ့သော လည်း ရှင်ကရိုက်၊ မြင်းခွာစားမင်းရာဇာ စသော ရတုစာဆိုတို့ပေါ်ထွန်းခဲ့သည်။ ညောင်ရမ်းမင်း ဆပ်ဆက်မြောက် ဟံသာဝတီရောက် မင်းတရားကြီးသည်လည်း အင်းဝပျက်၍ ဟံသာဝတီတွင်စံနေစဉ် နတ်ရွာစံခါနီးအချိန်တွင် “ပုဂ္ဂိုလ်ခြောက်မည်” အစချိသော သုံးချက်ညီသံဝေဂိုဒ်စုံရတုကို စပ်ဆိုခဲ့ပါသည်။^၁ ထို့ကြောင့် ညောင်ရမ်း ခေတ်တွင် တောင်ငူခေတ်လောက် ရတုကဗျာမထွန်းကားသော်လည်း အထိုက် အလျောက် ပေါ်ထွန်းခဲ့သည်ဟု ဆိုနိုင်ပါသည်။ ကုန်းဘောင်ခေတ် ပထမပိုင်းတွင် ဘုန်းတော်ဘွဲ့ရတုများ၊ ပြန်လည် သက်ဝင်လူပ်ရှားလာပါသည်။ လက်ဝဲသူနှင့် အမတ်ကြီး၏ ကိုယ်ရေးကိုယ်တာ ခံစားချက် ရတုများ၊ ဦးတိုး၏ ရရှင်ချို့ ရတုများ၊ စိန္တ်ကျော်သူညီးသု၏ စစ်သည်ဘဝသရုပ်ဖော်ရတုများ ပေါ်ထွန်းခဲ့ပါသည်။ အမြား ထင်ရှားသော ရတုစာဆိုများမှာ စဉ်ကူးမင်း၏ မိဖုရားရှင်မင်း၊ ဖိုးသူတော်ဦးမင်း၊ ဝက်မစွာတ်နိုင်ဒေး၊ ဦးပုညာ၊ ကင်းဝန်မင်းကြီးဦးကောင်း၊ ဆီးဘန်နှီးဆရာတော်တို့ ဖြစ်ကြပါသည်။

ထို့ကြောင့် ပင်းယခေတ်က စတင်ခဲ့သော ရတုကဗျာစာပေသည် ယနေ့ထက် တိုင် ထိမ်းမှားမင်းလာပွဲများ၊ ရှင်ပြနားသ၊ ဘိသိက်မင်းလာပွဲများတွင် ချွတ်ဖတ်က လျှက် ဂါးဝင်တွင်စွာ ရပ်တည်နေကြောင်း တွေ့ရပါသည်။

^၁ ဖေမောင်တင်၊ ဦး၊ ၁၉၅၈၊ ၁၈။

၃။ ပြည်နိုင်ဒေသရှင်နတ်ရှင်နောင်တို့၏ မိုးတောရတူများမှ အချစ်၊ အလွမ်း၊ အတွေး စီတ်ကူးများ နှင့်ယုဉ်လေ့လာချက်

၃၁ ၁။ အကြောင်းအရာပိုင်းလေ့လာချက်

၃၁၁၁။ အချစ်ဘွဲ့များ နှင့်ယုဉ်လေ့လာချက်

မိုးတောရတူကဗျာသည် စာဆိုတို့၏ တွေ့ကြံခံစားသိမြင်နှုန်းများကို အခြေခံ၍ ဖြစ်ပေါ်လာသော စိတ်ကူး စိတ်သန်း၊ အတွေးအမြင်ခံစားချက်တို့ဖြင့် ဖန်တီးပုံဖော်ထားသော ကဗျာများဖြစ်ပါသည်။

နိုင်ဒေးနှင့်နတ်ရှင်နောင်တို့သည် စစ်သည်စာဆိုများ ဖြစ်ကြသည်နှင့်အညီ ချစ်တတ်၊ လွမ်းတတ်၊ ခံစားတတ်သူများလည်း ဖြစ်ပါသည်။ စာဆိုတို့၏ ရတုများ တွင် တွေ့ရသောချစ်သူများသည် မျိုးရှိုးဇာတိ မြင့်မားသူများ ဖြစ်ကြသည်။ အဆင့် အတန်းမြင့်သော အထက်တန်းလွှာမှ ပေါက်ဖွားလာသူများ ဖြစ်ကြသည်။ လုလင်ပျိုးတို့ သဘာဝအလျောက် ချစ်သူထဲမှ တံ့ပြန်မေတ္တာရရန် မျှော်လင့်ကြိုးစားကြသည်။ ချစ်သူဘဝသို့ရောက်သည့်အခါတွင်လည်း မိမိတို့၏ ချစ်သူအပေါ် တန်ဖိုးထားကာ ချစ်ကြင်နာကြသည်။ မခွဲမခွာနေလိုကြသည်။ ချစ်သူတို့၏ သဘာဝအတိုင်း အတူနေရ လျှင် ပျော်ရွှေ့ကြသည်နှုန်း၍ ခွဲခွာရသည့်အခါ ကြေကွဲကြရသည်။

ပြည်နိုင်ဒေးသည် မင်းမှုထမ်းစစ်သည်စာဆိုဖြစ်၍ နတ်ရှင်နောင်ကား မင်းညီမင်းသားစစ်သည်စာဆို ဖြစ်သည်။ စာဆို (၂)ဦးစလုံးမှာ စစ်သည်စာဆိုများ ဖြစ်သည့်အားလှော်စွာ မင်းရေးဝန်တာကြောင့် ချစ်သူနှင့် ခွဲခွာရသည့်အချိန်တွင် ချစ်သူမပို့လေး၏အလှ ဂုဏ်အရည်အသွေးများကို ပြန်လည် တွေးတောကာ သတိရ လွမ်းဆွတ်ကြမြှုဖြစ်သည်။ သာမန်အခြေအနေ အချိန်အခါများထက် အလွမ်းကို အားပေးနှီးဆွတ်တတ်သော သဘောရှိသည့် မိုးရွာချိန်များတွင် ဝေးကွာနေသော ချစ်သူမယ်လေးကို လွမ်းသည့်စိတ်ကြောင့် ဖြေမဆည်နိုင်အောင် ခံစားကြရသည်။ ချစ်သူနှင့်ခွဲခွာလာရသော စာဆိုအား မိုးကအလွမ်းစိတ်ကို ပိုမိုဖြစ်စေပါသည်။ ထို့ကြောင့် နေပြည်တော်တွင် ကျေန်ခဲ့ရှာသော ချစ်သူမယ်လေးအား သတိရလွမ်းဆွတ်စိတ်က မဖြေသာအောင် ခံစားလာရကြောင်းတို့ဖြင့် ပေါ်လွင်အောင် ရေးဖွဲ့လာကြပါသည်။

စာဆိုပြည်နိုင်ဒေးကြီးနှင့် နတ်ရှင်နောင်တို့၏ မိုးတောရတူများတွင် မောင်မယ်တို့၏ အချစ်၊ အလွမ်းများသာမက မိုးနှင့် ပတ်သက်၍ ခံစားရသော စာဆို၏ ခံစားချက်နှင့် အတွေးစိတ်ကူးများကိုပါ ထည့်သွင်းဖွဲ့ဆိုထားကြောင်း တွေ့ရပါသည်။ စာဆို(၂)ဦး၏ မိုးတောရတူများတွင် အချစ်ကို ဖော်ကျူးဗုံး ဖွဲ့ဆိုရမှု ချစ်သူမယ်လေး

နှင့် စတင်တွေ့ဆုံးခို့၏၊ နေရာ၊ တုံပြန်မေတ္တာရယူရန် ကြီးစားပုံ၊ ချစ်သူ၏ အသက် အချယ်၊ လူသွေးလူရည်၊ မျိုးရိုးနှင့် ဆုံးဆည်းခွင့်ရပုံတို့ကို ထည့်သွင်း ဖွဲ့ဆိုထား ပါသည်။

စာဆိုပြည်နိုင်ဒေးကြီး၏ ဘတိချက်ကြော်မွေးရပ်မြေဖြစ်သော ပြည်မြို့တွင် တန်ခိုးကြီးဘုရား များစွာရှိသည့်အနက် ပြည်ခွဲဆံတော်ဘုရားသည်လည်း တစ်ဆူ အပါအဝင်ဖြစ်သည်။ ကဆုန်လပြည့် နေ့ရောက်တိုင်း ပြည်မြို့ပတ်ဝန်းကျင်မှ ကဆုန် ညောင်ရေသွားန်းလောင်းပူဇော်ရန် ဆံတော်ရှင်စေတိသို့ လာရောက်ကြစမြဲ ဖြစ်သည်။ ဤမိန်းကလေးကို တွေ့မြင်သည့်အချိန်မှစ၍ ချစ်သူနှင့်ပတ်သက်သည့် အကြောင်း အရာတို့ကို အမှတ်ထင်ထင်ရှုနေခဲ့ရသည်။ မိမိချစ်သူသည် အလှဆုံး၊ အမြင့်မြတ်ဆုံး၊ ကျက်သရေအရှိဆုံး လူနှေ့ရှင်လေးဟု မှတ်ယူထားပါသည်။ ထို့ကြောင့် မိန်းကလေး နှင့် စတင်ဆုံးဆည်းရာ နေရာ၊ အချိန်တို့ကို စာဆို၏ ‘ရတုညောင်ရေ’ ချီ မိုးတော ရတုတွေ့

ရတုညောင်ရေ၊ ခါလိုက်နွေဝယ်
ညနေချမ်းခါ၊ သင်းမြှုတာနှင့်
နံ့သာဖြီးပြည့်၊ ပန်းစုထည့်မှ
ပတ်လှည့်လက်ယာ၊ မြိုတ်မိနာဝယ်
သွေ့ကြည်ဆွဲ၊ သွန်းမည့်ညကို °

ဟူ၍ ဖွဲ့ဆိုထားပါသည်။ စာဆိုသည် ညောင်ရေသွားသည့် ညနေချမ်းချိန်ခါ ခွဲဆံတော်ဘုရားတွင် ချစ်သူမယ်လေးနှင့် စတင်တွေ့ရှိပုံ တို့ကို အမှတ်ထင်ထင် အသေးစိတ်ဖွဲ့ဆိုထားကြောင်း တွေ့ရပါသည်။

စာဆိုနတ်ရှင်နောင်၏ မိုးတောရတုများတွင်မှ ချစ်သူမယ်လေးနှင့် စတင် တွေ့ဆုံးသည့်နေရာ အချိန်တို့ကို ဖောကျျေးဖွဲ့ဆိုသော အဖွဲ့မျိုးကို မတွေ့ရပေ။

စာဆိုနိုင်ဒေးကြီးသည် ချစ်သူမယ်လေးထံမှ တုံပြန်မေတ္တာကိုရရန် ခဲယဉ်းစွာ ကြွေးပမ်းခဲ့ရ ကြောင်းကိုလည်း ဖွဲ့ဆိုထားပါသည်။ ချစ်ရသူ၏ တုံပြန်မေတ္တာကို ရရှိရန် ကြိုးပမ်းခဲ့ရသည်မှာ လမှ နှစ်သို့တိုင် ကူးပြောင်းခဲ့ပါသည်။ ချစ်သူမယ်လေး၏ အထိန်းတော်မှတ်တစ်ဆင့် ချစ်စကားပါးခဲ့သော်လည်း မိန်းကလေးက တုံပြန်စကား မဆိုဘဲ အမျက်ထွက်သည့် အမှုအရာမျက်နှာထားဖြင့် ထရောင်သွားခဲ့ပါသည်။ ချစ်သူ

မယ်လေးထံမှ မေတ္တာတုံပြန်မှ ရရှိရန် ကြီးပမ်းခဲ့ရပုံကို စာဆို၏ ‘ထစ်ချွန်းရင့်၍’ ချီ
မိုးတောရတုတွင်

ရှင်နှင့်ကျွန်းစစ်၊ မှန်သောဖြစ်ဖြင့်၊
လနှစ်ကူးပြောင်း၊ တချောင်းချောင်းလျှင်၊
ဖြားယောင်းသံချို့၊ လျှောက်ပန်ဆိုလည်း၊
ယိုယိုရုံးရုံး၊ နှုတ်တုံးမမြှောက်၊
ဆယ်မြေတ်သက်လျှင်၊ မျက်ထွက်မူထား၊
ထရှောင်သွား၍^၁
ဟူ၍ဖွဲ့ဆိုထားပါသည်။

စာဆိုနတ်ရှင်နောင်သည်လည်း အသက်ပေး၍ ချစ်ရသူမယ်လေးကို မေတ္တာ
နှောင်ကြီးဖြင့် အထပ်ထပ်ရစ်ပတ်ကာ ခိုင်မြှော ချစ်ခဲ့ပါသည်။ မယ်လေး၏ အချစ်ကို
ရရှိ မိမိအသက်ကို ငဲ့ညာ ထောက်ထားမှုကင်းစွာ ကြီးပမ်းခဲ့ကြောင်းများကို ‘ချွန်းမြေ
သည်လျှင်’ ချီ မိုးတောရတုတွင်

မယွန်းကြုံချစ်၊ ဆယ်ပြန်ရစ်၍
ပျိုမျှစ်စံတင့်၊ ဘုန်းမျိုးမြင့်ကို၊
မဖင့်ဝေသက်၊ ကြိုးခေါက်ရက်တည့်^J

ဟူ၍ဖွဲ့ဆိုထားပါသည်။ ချစ်သူမယ်လေးကို အလေးအနက်ချစ်ကြင်နာခဲ့ကြောင်း
အချစ်အတွက် အသက်ကိုပင် ဝင့်ရန်အသင့်ဖြစ်နေကြောင်း၊ မယ်လေးအချစ်ကိုရရှိ
ကြိမ်ဖန်များစွာ ကြီးပမ်းခဲ့ကြောင်းနှင့် အချစ်တည်းဟူသော သံယောဉ်ကြိုးနှင့်
ဆယ်ပြန်ဆယ်ခါရစ်ပတ်၍ ထားခဲ့ကြောင်းတို့ဖြင့် အလေး အနက်ထားကာ ဖွဲ့ဆိုထား
ကြောင်းတွေ့ရပါသည်။

^၁ -ယင်း-။

နတ်ရှင်နောင်၊ ၁၉၆၃၊ ၁၀၈။

စာဆိုနိုင်အေးကြီးသည် အချစ်ဘွဲ့ကို ဖွဲ့ဆိုရာတွင် ချစ်သူမယ်လေး၏ အသက် အရွယ်ကိုပါ ဖွဲ့ဆိုထားကြောင်း တွေ့ရပါသည်။ အသက်အရွယ်အားဖြင့် လက်သင် ဆံထုံး ထုံးကာစအရွယ် နှန်ယ်ပျိုမျိုစ်သူလေးဖြစ်ကြောင်း၊ အသားအရေမှာ ရွှေစင် ရွှေသားကဲ့သို့ ဝင်းဝါစိုပြေကာ အထွတ်အထိပ်ထားရု လောက်အောင် လုပသူလေး ဖြစ်ကြောင်း ဖွဲ့ဆိုထားပါသည်။ ထိုအကြောင်းများကို ‘သွန်းမြှုးစွေထန်’ ချိ မိုးတော့ ရတုတွဲင်

သုံးဘော်ရွှေလယ်၊ ရွှေက်သွယ်ကေသာ၊ ထုံးကာစစာ၊

ရွှေစင်အသား၊ လုထွတ်ထား^၁

ဟူ၍ ဖွဲ့ဆိုထားပါသည်။ ထိုသို့ဖွဲ့ဆိုထားရာ ကြွယ်ဝချမ်းသာ၍ အဆင့်အတန်းမြင့် မားသော မိဘများက အထိန်းတော်အချိတော်တို့ဖြင့် ချီးမြှောက်ထားသောမိန်းကလေး ဖြစ်ကြောင်း ဂုဏ်တင်ဖွဲ့ဆိုထားပါသည်။

စာဆိုနှစ်ရှင်နောင်၏ ရတုများတွင် ချစ်သူမယ်လေး၏ အရွယ်ကို ဖွဲ့ရှုံးဆယ်ကျော်သက် အရွယ်ဖြစ်ကြောင်း ‘သက်လည်းဆယ်မြတ်’ ဟူ၍ ထိမိစွာဖွဲ့ဆိုထား ကြောင်း တွေ့ရပါသည်။

ချစ်သူမယ်လေးသည် အမျိုးအနှစ် စင်ကြယ်မြင့်မြတ်၍ အပြစ်ဆိုဖွယ် မရှိ အောင် လုပသူလေးဖြစ်သည်။ ဆယ်ကျော်သက်အရွယ် ပျိုမျိုစ်နှန်ယ်ပြီး နတ်သမီး လေးနှင့် နှိုင်း၍ပင်မရလောက်အောင် လုပသူလေးဖြစ်ကြောင်း ချီးကျြိုး ဖွဲ့ဆိုထားပါ သည်။ နတ်ပြည်ခြောက်ထပ်တွင် ချစ်သူမယ်လေးနှင့် အလုချင်းရည်တူသူကို ရှာဖွေ ရွှေးယူသော်လည်း တွေ့ရန်ခက်ခဲကြောင်းတို့ဖြင့် ဂုဏ်တင်ဖွဲ့ဆိုထားပါသည်။ လောက သဘာဝ ကိုယ့်ချစ်သူသာ အလုဆုံးဟု ထင်မြင်ယူဆတတ်ကြစမြဲ ဖြစ်ပါသည်။ မိမိ ချစ်သူသည်သာ နတ်သမီးမကလုပသူလေး ဖြစ်ကြောင်းကို စာဆိုနှစ်ရှင်နောင်၏ ‘ခြိန်းမြော်သည်သူင်’ ချိ မိုးတော့ရတုတွဲင်

^၁ နိုင်ဒေါ်၊ ၁၉၆၄၊ ၁၇၁၁။

ခြောက်ပြည်ဘုံသူ၊ ရှာရွေးယူလည်း တူရခက်၏၊ သက်လည်း
ဆယ်မြတ်၊ နတ်လည်းမန္တန်း၊ ဘုန်းလည်းဖြီးညွန့်၊ စင်သန့်မျိုး
မည်၊ ပြစ်ခြည်ကင်းဝေး၊ လှုပြုမှုလေး^၁

ဟူ၍ ဖွဲ့ဆိုထားပါသည်။

တောင်ဗုဒ္ဓတွင် ကျော်ကြား ထင်ရှားခဲ့ကြသော စာဆို ပြည်နိုင်ငြင်းနှင့်
နတ်ရှင်နောင်တို့၏ အချစ်ဘွဲ့များကို လေ့လာရာတွင် နဝဒေးကြီးက ချစ်သူ၏
ငယ်ချယ်နှုပ်ပုံ၊ ကြွယ်ဝချမ်းသာသော မိဘ အသိင်းအဂိုင်းတွင် အထိန်းတော်
အချို့တော်များနှင့် ဖြောက်စားထားသူလေးဖြစ်ပုံ၊ အသားအရေး ဝင်းဝါစိုးပြည်သူလေး
ဖြစ်၍ နတ်သမီးတူမှု လုပ်သူလေးဖြစ်ပုံတို့ကို အလေးထားဖွဲ့ဆိုလေးရှုပါသည်။
ထို့ပြင် ချစ်သူမယ်လေးနှင့် တွေ့ဆုံးသည့်အချိန်နေရာ တို့ကိုလည်း အမှတ်ထင်ထင်
အသေးစိတ်ဖွဲ့ဆို တင်ပြထားကြောင်း တွေ့ရပါသည်။

စာဆိုနတ်ရှင်နောင်၏ အချစ်ဘွဲ့များတွင်မူ အချင်းလှ၊ အဆင်းလှ နှစ်မျိုး
စလုံးဖြင့် ချစ်သူအလှကို ဖောကျိုးထားသည်။ စင်ကြယ်သောအမျိုးနွယ်မှ ဆင်းသက်
လာသူ ဆယ်ကျော်သက်အချယ် နတ်သမီးမက အလှသွေးကြယ်သူ၊ အပြစ်ဆိုဖွယ်
မရှိအောင် လုပ်သူ၊ ဘုန်းကျက်သရေနှင့်ပြည့်စုံသူ ဖြစ်ကြောင်း တို့ဖြင့် ချစ်သူ
မယ်လေး၏ အလှကို ထင်ရှားပေါ်လွှင်လာအောင် ဖွဲ့ဆိုထားပါသည်။ စာဆိုနှစ်ဦးလုံး
တွင် အချစ်နှင့်ပက်သက်၍ အလေးအနက် တန်ဖိုးထားမြတ်နီးစွာ ချစ်ခဲ့ပုံတို့ကို
ပေါ်လွှင်အောင်ဖွဲ့ဆိုထား နိုင်ကြောင်း တွေ့ရပါသည်။

စာဆိုတို့သည် အချစ်ဘွဲ့များကို ဖွဲ့ဆိုရာတွင် ရေးကပေးလှ။ခဲ့ဖူးသော ဒါန
ကုသိုလ်၊ ရေးဘုန်း ရေးကံတို့ကြောင့် ချစ်သူမယ်လေးနှင့် ဆုံးသည်းခွင့်ရကြောင်း
မယိမ်းမယိုင် မဖောက်မပြန်သော မေတ္တာဖြင့် ချစ်ခွင့်ရကြောင်းကိုလည်း ဖွဲ့ဆိုလေး
ရှိကြောင်း တွေ့ရပါသည်။

စာဆိုနိုင်ငြင်းကြီး၏ မိုးတောရတုများတွင် အပြစ်ဆိုဖွယ်မရှိအောင် လုပ်သော
မယ်လေးနှင့် တွေ့ဆုံးချစ်ကြိုက်ခွင့်ရခြင်းမှာ ရေးကပြုခဲ့သော ကုသိုလ်ကံ အကိုးဆက်
ကြောင့် ဖြစ်ကြောင်းကို ‘မွန်းယိမ်းကလျှင်’ ချိမိုးတောရတုတွင်

နောင်နှင့်မယ်သာ၊ ကြမ္မာဘက်ထစ်၊ ဘုန်းကြောင့်ဖြစ်ရှင့်၊
တင်ပြစ်မရှိ၊ မျက်စိအာရုံ၊ ကြိုင်နံ့ထုံသည်၊ ကြိုကြသည်လည်း၊
ရေးကောင်းကိုး^၁

^၁ မိမိလေး၊ ဒေါ်၊ ၂၀၀၃၊ ၁၄၀။

ဟူ၍ဖွဲ့ဆိုထားရာ မောင်နှင့်မယ်သည် ရှေးကပြော့သော ကုသိလ်ရေစက်ကြောင့် ဆုံးဆည်းခွင့်ရကြောင်းကို ပိုမိုပေါ်လွင်စေပါသည်။

ရတုဘုရင်နတ်ရှင်နောင်၏ မိုးတောရတုများတွင်လည်း ရှေးကပြော့ဖူးဖူးသော ကုသိလ်ကံကြောင့် ချစ်သူမယ်လေးနှင့် ဆုံးဆည်းခွင့်ရကြောင်း ဖွဲ့ဆိုထားသည်ကို တွေ့ရပါသည်။ ရှေးကပေးလှူခဲ့ဖူးဖူးသော ဒါနကုသိလ်ကြောင့် မယ်လေးအပေါ် မဖောက်မပြန်သော ချစ်ခြင်းမော်လွှာဖြင့် ချစ်ခွင့်ရကြောင်း ဖွဲ့ဆိုထားပါသည်။ ထိုသို့ တွေ့ဆုံးချစ်ကြိုက်ခွင့်ရကြောင်းကို 'မဖြောက်ဖြည့်ပါ' ချိ မိုးတောရတုတွင်

မဖောက်သည်းချာ၊ မယ်ကိုသာလျှင် လှူဒါပေးဖူး၊ ရှေးကျေးဇူး
ကြောင့်၊ တိမ်းမူးမတည်၊ ရှိရသည်ကို^j

ဟူ၍ဖွဲ့ဆိုထားပါသည်။ ချစ်သူမယ်သာလျှင် မိမိ၏ အတိတ်ကံက ညွှန်ပြသော ဖူးစာဖက်အမှန် ဖြစ်ကြောင်း စွဲမက်ယုံကြည်နေပုံကိုလည်း ပေါ်လွင်စေပါသည်။

တောင်ဌူခေတ်တွင် ထင်ရှားကျော်ကြားခဲ့သော စာဆိုပြည့်နဝေးနှင့် နတ်ရှင်နောင်တို့၏ အချစ်ဘွဲ့များကို နှိုင်းယူဉ်လေ့လာရာတွင် စာဆိုတို့၏ အတွေးစိတ်ကူး တူညီမှုရှိသည်ကိုလည်း တွေ့ရပါသည်။ နဝေးရတုတွင် ချစ်သူမယ်လေးနှင့် စတင်တွေ့ဆုံးချိန်မှစ၍ ချစ်သူနှင့် ပတ်သက်သမျှသော အကြောင်းအရာတို့ကို အသေးစိတ်ဖွဲ့ဆိုထားသည့် ထူးခြားချက်ကိုတွေ့ရပါသည်။

စာဆို နတ်ရှင်နောင်၏ မိုးတောရတုတွင်မူ ချစ်သူမယ်လေး၏ ပျိုးရိုးဗီဇ္ဈာန်မြောင်းမြောင်း ဘုန်းကျက်သရေနှင့်ပြည့်စုံ၍ စိတ်သဘောထား တည်ကြည်သူလေး ဖြစ်ကြောင်း အလေးထားဖွဲ့ဆို လေ့ရှိပါသည်။ ချစ်၍လှု လှု၍ ချစ်မိခြင်း ဖြစ်ကြောင်း တို့ကို ဖွဲ့ဆိုထားကြလေရာ နဝေးနှင့် နတ်ရှင်နောင် တို့၏ ရတုများတွင် အချစ်နှင့် အလှသည် တစ်သားတည်းဖြစ်နေကြောင်း တွေ့ရပါသည်။

၃၁၁၂။ အလွမ်းဘွဲ့များနှင့်ယူဉ်လေ့လာချက်

တောင်ဌူခေတ် စာဆို နဝေးကြီးနှင့် နတ်ရှင်နောင် တို့သည် စစ်သည် စာဆိုတော်များ ဖြစ်ကြပါသည်။ စစ်ထွက်ချိန်တွင် ချစ်သူနှင့် ခွဲခွာနေရသောကြောင့် ခံစားရသော အလွမ်းဝေဒနာကို စာဆိုတို့၏ မိုးတောရတုများတွင် တွေ့မြင်နိုင်ပါသည်။

^o နဝေး၊ ၁၉၆၄၊ ၁၃၇၅။

^j နတ်ရှင်နောင်၊ ၁၉၆၃၊ ၁၁၄။

မောင်မယ်တို့၏အလွမ်းကို ဖွဲ့ဆိုရာ၌ စစ်သည်မောင်အား မယ်လေးလွမ်းနှင့်
ရှာမည့်အကြောင်းကို မယ်ဘွဲ့ရတုအဖြစ် ဖွဲ့ဆိုလေ့ရှိပါသည်။ စစ်မြေပြင်ရှိမောင်သည်
လည်း မယ်လေးနည်းတူ သတိရ တမ်းတကာ လွမ်းဆွေးနေမည်ဟု တွေးထင်နေဟန်
ကို မောင်ဘွဲ့ရတုအဖြစ် ဖွဲ့ဆိုကြပါသည်။ အလွမ်းဘွဲ့များကိုဖွဲ့ဆိုရာတွင် ဉာဏာသ
လောက၊ ရာသီသဘာဝပတ်ဝန်းကျင်တို့ကို နောက်ခံအဖြစ်ထား၍ ဖွဲ့ဆိုလေ့ရှိကြောင်း
တွေ့ရပါသည်။ စစ်ထွက်ချိန်တွင် ချစ်သူနှင့်ခဲ့ခွာနေကြရသည်။ ထို့ကြောင့် မိမိတို့
ရင်ဝယ် ခံစားနေကြရသော လွမ်းဆွေးမှုတို့ကို ရတုစာသားတို့တွင် ထင်ဟပ်စေခဲ့ကြ
ပါသည်။ ယင်းတို့ ရေးဖွဲ့သော မိမိတော့ရတုကဗျာများတွင် စာဆိုတို့၏အလွမ်း
ခံစားချက် တို့ကို လေ့လာတွေ့မြင်နိုင်ပါသည်။

စာဆိုတို့သည် စစ်သည် စာဆိုများဖြစ်ကြရာ စစ်ချိထွက်ချိန်တွင် ချစ်သူတို့
ဘာဝ အချင်းချင်း အမှာစကားခြေခဲ့ကြသည်။ စစ်မြေစခန်းမှ အလျင်အမြင် ပြန်လာ
မည့်ဖြစ်ကြောင်း ချစ်သူမယ်လေးအား မှာကြားခဲ့ပါသည်။ သို့သော် စစ်ရေးစစ်ရာတို့
ဟူသည် ကြိုတင်မှန်းဆ၍ ရစကောင်းသောအရာ မဟုတ်ပေ။ စစ်ချိထွက်စက မှာခဲ့
သော ကတိစကားမတည်နိုင်သဖြင့် ကျော်နေသူမယ်လေး လွမ်းဆွေး နေမည်။ ဒါ
အလွမ်းစိတ်ကြောင့် ညီးနွမ်းနေမည်တို့ကို စစ်သည်မောင်အနေဖြင့် ပူပန်နေမိရှာ
သည်။ ဤသို့ မောင်ပြန်လာမည့်ရက်ကို လက်ချိုးရေ့တွက်၍ မျှော်လင့်စေနိုင်စားကာ
တမ်းတပူဆွေးနေမည့် အဖြစ်ကို 'ကြံရှာမိချေ' ချိ မိမိတော့ရတုတွင်

ချိစိုးက၊ မကူးနေလျှင်၊ ရောက်မည်ထင်၍၊ ဝမ်းတွင်မှတ်ပိုက်၊
လွှတ်လိုက်မိရှင့်၊ တိမ်တိုက်ခြောင်းခြောင်း၊ လေလျှင်လောင်းက၊
တပေါင်းတန်ချိုး၊ ကျူးလေတို့လှည့်၊ ကြာမော၏ဟု၊ ဖြဖြည့်
ဝမ်းဝယ်၊ ဆံမခြေယ်သည်၊ ကြာနှယ်ချည်းလျှု၊ လှပ်လိမ့်မည်^၁

ဟူ၍လည်းကောင်း၊

မရွင်ယောင်းနွမ်း၊ နေကြောင့် သမ်းသည်၊ ရေချမ်းကားဝေး၊
ပန်းကြာမွေးသို့၊ ြိမ့်လေးစလု၊ ဆင်းမြေမြေသည်။ ပျောင်းပျ
စက်ရာ ခွေလိမ့်မည်

^၁ နိုဝင်ဘာ၊ ၁၉၆၄၊ ၁၄၁၁။

—ယင်း၊ ၁၄၂၅။

ဟူ၍လည်းကောင်း ဖွဲ့ဆိုထားပါသည်။ မိမိအားလွမ်းသောစိတ်ဖြင့် စက်ရာခွင့်ဝယ်မရှင်မပျ နှစ်းလျ နေမည့် ချစ်သူမယ်လေးအဖြစ်ကို ချစ်သူမောင်အနေဖြင့် တွေးတော်ပုပ်နေပုံကို ပေါ်လွင်အောင် ဖွဲ့ဆိုထားပါသည်။

နတ်ရှင်နောင်၏ မိုးတော့ရတုများတွင်လည်း စစ်မြေပြင်တွင် ကြာညာင်းနေသော ချစ်သူမောင် ပြန်လာမည့်သတင်းကို မျှော်လင့်စောင့်စားကာ လွမ်းနေသော ချစ်သူမယ်လေး၏ အသွင်ကို ‘မည်းမျှပတ်လည်’ ချို့မိုးတော့ရတုတွင်

လှမှန်ကင်းမှ၊ ချစ်တင်းကြားချင်၊ လင့်လျက်ပင်တည့်၊ ရည်းထင်
ဌိမ်းဝါ၊ လမြော်ကြာသို့၊ ပမာသဏ္ဌာန်၊ ရှိလိမ့်ဟန်ကို

ဟူ၍ဖွဲ့ဆိုထားပါသည်။ မယ်လေးက ချစ်သူမောင်အား မျှော်လင့်နေပုံကို လရောင်ကို င့်လင့်နေသည့် ကုမ္ပဏီကြာနှင့် ခိုင်းနှီးဖွဲ့ဆိုထားသည်မှာ အံဝင်ခွင်ကျ လိုက်ဖက်မှု ရှိလှပါသည်။

စာဆိုနိုင်အေး၏ အလွမ်းဘွဲ့များတွင် ချစ်သူမောင်စစ်မြေစခန်းတွင်ကြာညာင်းနေသည်ကို နှုတ်မှ ထုတ်ဖော်မပြောဘဲ အကြောင်းဘယ်သို့ရှိချို့ စစ်မြေစခန်းတွင် ကြာညာင်းနေကြောင်း ဖွင့်ဟ မမေးရက်ရှာသည့် မယ်လေး၏အဖြစ်ကို တွေးကာ သနား ကရဏာ သက်မိကြောင်းကို ‘တစိတ်စိတ်လျှင်’ ချို့မိုးတော့ရတုတွင်

တထိတ်ထိတ်လျှင်၊ ခွေဗြိတ်ဆံစ၊ ပြင်မပြတည့်၊ နှုတ်မှ ခြည်
မွက်၊ မမြှက်သမ်းမဲ၊ နှလုံးထဲက၊ သူရဲသက်ဝေ၊ ကြင်ခွေမျိုး
ရည့်၊ ကြာမော၏ဟု၊ တသည်ဗျူဟာ၊ ရံခါမတင်၊ ဆံမျှင်မြှု
ဖျား၊ ထိပ်နားမဂုန်၊ မပြန်မေ့တုံး၊ မလုံးလှချင်၊ ဝမ်းတွင်မှတ်
ထွေ၊ တည်းချုပ်နေချို့

ဟူ၍ရေးဖွဲ့ထားပါသည်။

စာဆိုနတ်ရှင်နောင်သည် မင်းညီမင်းသား စစ်သည်တော်ဖြစ်သည့်အားလျော်စွာ စစ်ချို့ထွက်ရသည်။ နေပြည်တော်တွင် ကျုန်ခဲ့ရှာသော ချစ်သူမယ်လေးသည် စစ်မြေစခန်းမှ ချစ်သူမောင် ပြန်လာတော့မည်ဟု သတင်းကြားနေပါ သော်လည်း ချစ်သူမောင် ရောက်မလာခဲ့ပါ။ နေ့နေ့ညည် မောင်ပြန်လာမည်ဟုသော အသိနှင့်

[°] နတ်ရှင်နောင်၊ ၁၉၆၃၊ ၉၉။

၂ နိုဝင်း၊ ၁၉၆၄၊ ၁၇၅။

အောင့်မျှော်နေခဲ့ပါသည်။ မည်သည့်အကြောင်းကြောင့် ကြာမြင့်နေသည်ကို မမေးရက် ဘဲ လွမ်းဆွတ်နေရကြောင်းကို 'တပေါင်းကစင်' ချိ မိုးတောရတုတွင်

နေ့ညောက်လှာ၊ ကြားကာကြားပြန်၊ မမှန်တို့ဘူး၊ နေ့ခြီးကို မျှ၊
နေ့ညေမပြည့်၊ ထင်တုလှည့်ရှင်၊ ဘယ်သည့်ရေးရာ၊ စစ်မြေ
တာဝယ်၊ ကြောင်းချာရှိထွေ၊ မြင့်မောလေဟု၊ မင်းနေမှာသက်၊
မမေးရက်တည့်^၁

ဟူ၍ရေးဖွဲ့ထားပါသည်။ ချုစ်သူမောင်ကိုတမ်းတကာ အလွမ်းဝေဒနာ ခံစားနေရပါ
သော်လည်း သို့သို့သိပ်သိပ်ရှိလေဟန်၊ အလို မကျဟန်၊ အပြစ်တင်ဟန်တို့ဖြင့်
မိန်းကလေးတို့၏ သဘာဝနှင့် ထင်ဟပ်ကာ အလွမ်းကို ပီပြင်အောင် ဖွဲ့ဆိုထား
ကြောင်း တွေ့ရပါသည်။

ရတုစာဆိုတို့၏ မိုးတောရတုများတွင် မိုးရာသီ၏ သဘာဝနောက်ခံဖြင့်
အလွမ်းကို ဖောကျိုး ဖွဲ့ဆိုထားကြောင်း တွေ့ရပါသည်။ မိုးသည် ဖောကွာဝေးသူအား
အလွမ်းပိုအောင် ဖန်တီးတတ်သည်ကို သတိထားမိကြဟန်တူပါသည်။ ထို့ကြောင့်
အလွမ်းခံစားချက်ကို ဖွဲ့ဆိုရာတွင်မိုးရာသီသဘာဝကို အလွမ်းနောက်ခံ ပန်းချီကားချပ်
သဖွယ် ထည့်သွင်းဖွဲ့ဆိုထားသဖြင့် အလွမ်းဘွဲ့ကို ပို၍အားကောင်းလာဖော်သည်။

အလွမ်းနောက်ခံပန်းချီကားတစ်ချပ်အဖြစ် မိုးသရပ်ကို ဦးစွာဖွဲ့ပြီးမှ ချုစ်ဖော
ကွဲသူမယ်လေးမှာ အလွမ်းခံစားချက်ကြောင့် နှစ်းလျှည့်းခွေနေပုံ အလွမ်းသရပ်ကို
ဖောကျိုးဖွဲ့ဆိုထားပါသည်။ 'ထစ်မြည်ရိုက်၍' ချိ မိုးတောရတုတွင်

ထစ်မြည်ရိုက်၍၊ တိမ်တိုက်ဝန်းကျင်၊ ပတ်ကုန်းဆင်လျက်၊
ကောင်းကင် တရှည့်၊ စက်သွားပြည့်မှု၊ ြိုမ်းတည့်မည်၊ ပုံလည်း
မစဲ၊ ဝဲကာခုန်တွေး၊ ဖွဲ့သေးမကျေ၊ ဇွဲကြီးဇွဲ၍၊ ဝေဝေထပ်ဆင့်၊
ကြားစရင့်သော်၊ ဒုံးဖြင့်မို့မြို့၊ နှဲးလည်းမတတ်၊ ပျောင်းညွတ်
ခွဲခွဲ၊ ဖြော်မရွင်၊ လက်ငင်ညိုးကယ်၊ နှဲ့နှဲ့သွယ်ကို၊ နေဝယ်
ချိန်သင့်၊ ပွင့်မည်လင့်သည်၊ ကြာနှင့်မတူ၊ လှည့် လေလော်

ဟူ၍ဖွဲ့သီထားပါသည်။

ကောင်းကင်တစ်ခွင်လုံး မိုးသားတိမ်တိုက်တို့ဖြင့် ပြည့်နေပါသည်။ ပတ်ဝန်း
ကျင် တစ်ခုလုံး မိုးခြိမ်းသံတို့ဖြင့် ဓမ္မညံလျက်ရှိပါသည်။ မိုးစက်မိုးပေါက်တို့ကလည်း

^၁ နတ်ရှင်နောင်၊ ၁၉၆၃၊ ၁၀၅-၁၀၆။

၂ ၁၉၀၄၃၊ ၁၉၆၄၊ ၁၃၂။

အဆက်မပြတ်ကျကာ အစွဲကြီး စွဲ၍ ရွှေသွန်းနေပါသည်။ ဤသို့ စွဲ၍ ရွှေနေသာ မိုးကြာင့် ချစ်ဖော်ဝေးသူ မယ်လေးမှာ ဖြေမဆည်နိုင်အောင် လွမ်းဆွေးနေရပါသည်။ မိုးအုံးထက်တွင် ပျောင်းပျဉွောတ်ခွဲလျက် ရှိနေပါသည်။ မယ်လေး၏ နှမ်းလျေနေသာ အသွင်ကို ပဒ္ဒမွာကြာပန်း၏ အသွင်နှင့် ပမာပြုကာဖွံ့ဖို့ထားပါသည်။ ပဒ္ဒမွာကြာပန်း ပွင့်လန်းရန် နေရောင်ခြည်ကို င့်လင့်ပုံနှင့် ချစ်သူမောင်ပြန်အလာကို စောင့်စားနေရ သည် မယ်အဖြစ်ကို ခိုင်းနှိုင်းဖွံ့ဖို့ထားရာ မယ်လေး၏ အလွမ်းမှာ ပိုမိုပေါ်လွင် ထင်ရှားလာပေါ်သည်။

စာဆိုနတ်ရှင်နောင်၏ မိုးတောရတုများတွင်လည်း ရာသီသဘာဝကို နောက်ခံ ပြုလျက် အလွမ်းကို ဖွံ့ဖို့ထားကြာင်းတွေ့ရပါသည်။ နွေနောင်းလအခါတွင် ယုဂါန္ဓိရှင်တောင်ဆီက မိုးသားမိုးတိမ်တို့ဖြင့် ဝေမျှောင်အုံပျကာ မိုးခြိမ်းသံတို့ဖြင့် ရင့်ရှု ဟစ်ကြွေးလာပါသည်။ မိုးသံပေးရုံမက လေပြင်းကပါ ကြာက်မက်ဖွဲ့ယ်ကောင်း အောင် တိုက်ခတ်လာပါသည်။ ဤသို့သော ရာသီသဘာဝ အခြေအနေတို့က ဖော်ကွာဝေးသူတို့အား သည်းအုပြတ်အောင် ကြေကွဲဝမ်းနည်းမှုကို ဖြစ်ပေါ်သည်။ နတ်ရှင်နောင်၏ ‘ဆွတ်ပုံးဘွယ်အောင်’^၁ ချို့မိုးတောရတုတွင်

ဆွတ်ပုံးဘွယ်အောင်၊ ယုဂါန်တောင်က၊ ဝေမျှောင်အုံပျာ၊ စွဲနှောင်းလကို၊ ခြိမ်းမျှသံလေး၊ ရင့်ရှုကြွေးက၊ နီးဝေးပတ်ကံး၊
တိုင်းအလုံးဝယ်၊ ညွှတ်ရုံးကြာတူ၊ ဖော်နည်းသူတို့၊ သည်းအုပြတ်ခေါင်၊ ကြွဲလွှဲယ်အောင်လျင်၊ လေဆောင်ပြင်းထန်၊
ကြာက်ဖွဲ့ယ်လွန်စွာ

ဟူ၍ ရာသီသဘာဝ၏ ပုံးပိုးထောက်ကူမှုကြာင့် ချစ်ဖော်ဝေးသူတို့၏ အလွမ်းမှာ ပိုမိုပေါ်လွင်လာကြာင်း တွေ့ရပါသည်။

စာဆိုနတ်ရှင်နောင်သည် နွေနောင်းလ မိုးရွှေသွန်းပုံကို နောက်ခံပြု၍ စစ်ထွက်မောင်ကို လွမ်းဆွဲတဲမ်းတနေရသာ မယ်လေး၏ အလွမ်းကို ဖွံ့ဖို့ထားကြာင်းတွေ့ရပါသည်။ ‘နွေနောင်းရက်လျင်’^၂ ချို့မိုးတောရတုတွင်

ခွဲပျောင်းလျက်ပင်၊ မပျော်ဆွင်တည့် မိခင်ထိန်းယှ၊ ညီမဆွေ မျိုး၊
သိခန်းစိုး၍ မညြိုးစေရ၊ မွတ်ချေမျက်နှာ၊ ကေသာဆီ၌မျမ်း၊
ပူသည့်ဝမ်းကို၊ မန္တမ်းစေအောင်၊ သာရပ်ဆောင်၍၊ တုံးယောင်
ချုပ်ဖြေ၊ နေစေခိုက်ကို၊ မည်းမိုက်အုံပျာ၊ မြောက်ရပ်ကလည်း၊

^၁ နတ်ရှင်နောင်၊ ၁၉၆၃၊ ၈၉။

အစရိက်ဆင့်၊ ကျူးလာရင့်၍၊ လေနှင့်မိုးပါ၊ ရွာလာထပ်
လောင်း^၁

ဟူ၍ ဖွဲ့ဆိုထားပါသည်။ ရာသီသဘာဝနောက်ခံကြောင့် မယ်လေး၏ အလွမ်းမှာ ပိုမို
ထင်ရှားပေါ်လွင်လာ ရပါသည်။ မပျော်နိုင်မရွှင်နိုင်ဘဲ လွမ်းမိုးစွေကာ ညိုးခွေနေသည့်
မိမိ၏အသွင်ကို မိခင်ဖင်၊ အထိန်း အယာ၊ ဆွေမျိုးများ မသိရလေအောင် ဟန်ဆောင်
ကာနေခဲ့သည်။ မျက်နှာညိုးနွဲမ်းမနေဘဲ မျက်နှာချေကို လိမ်းခြယ်ထားသည်။
ဆံကေသာကိုလိမ်း၍ ဖီးသင်ထားသည်။ ထိုသို့ မိမိစိတ်ကို တည်ဖြံမ်အောင်
ထိန်းချုပ်ထားချိန်တွင် မြောက်အရပ်ဆီက လေရောမိုးပါ ရွာသွှန်း တိုက်ခတ်လာသည်
မှာ မိမိအား တမင် နှိပ်စက်လေသလားဟု ထင်မှားလာဟန်တို့ဖြင့် မိန်းကလေးတို့၏
သဘာဝကို ပေါ်လွင်အောင် ဖော်ကျူး ဖွဲ့ဆိုထားပါသည်။ ဖော်ကွာဝေးသူ၊ အလွမ်း
ဓာတ်ခံရှိသူတို့၏ ခံစားချက်ကိုလည်း ပီပြင်အောင်ဖွဲ့ဆိုထားနိုင်ကြောင်း တွေ့ရပါ
သည်။

ရုံရွှေတော်တို့အလယ်တွင် ပြိုင်ဘက်ကင်းအောင် နတ်သမီးတဗျ္ဗျာ လှပသော
ချစ်သူမယ်လေး ပျော်စံရာ မင်းနေပြည်တော်တွင် မိုးရိပ်များဆင်နေတော့မည် ဖြစ်
ကြောင်း ဖွဲ့ဆိုထားပါသည်။ ထိုအကြောင်းများကို နဝေး၏ ‘ကြံရှာမိချေ’ ချိမိုးတော့
ရတုတွေ့

ခံရာတိပေ၊ သော့ခါနွေ့၍၊ မင်းနေကြုန်း၊ လွတ်တုကျွန်းသား၊
ပြင်စွန်းရဝေ၊ သည်းအားကြော၊ ဆောင်လေဝန်းကြာ၊ တောင်ပြန်
ခသော်၊ ဖို့မခေါ်ညီ၊ ဖန်တီဖန်တွတ်၊ ဆွတ်လွတ်ရက်ယူ၊
မြင်ဘိမူကား၊ သည်းအူကြောလှ၊ ရွှေတစ်စုတွင်၊ အတူမမြော်၊
ဆင်းနတ်ကျော်၏၊ နေပျော်ရှိက်ရာ၊ တိုင်းအောင်ချာဝယ်၊ ထွေ
လာလူလူ၊ ညောင်းနှစ်လိပ်၊ ရွှေပြည်သိပ်သည်း၊ ညီရိပ်မည်းစ၊
စပ်လိမ့်မည်^၂

ဟုဖွဲ့ဆိုထားပါသည်။ နွေရာသီ၏ အမှတ်လက္ခဏာများဖြစ်သော တောင်ပြန်လေ
ကျေးငါက်မောင်နှင့်တို့၏ ကြည်နှုံးဖွယ်မြင်ကွင်း ရွှေကြောလေးများ မိုးသားမိုးတိမ် တို့
ဖြင့် သာယာကြည်နှုံးဖွယ် ရာသီသဘာဝ ရူခင်းများကို တည့်သွင်း ရေးဖွဲ့ထားရာ
အလွမ်းဘွဲ့ကို ပို၍ ရှုပ်လုံးကြွလာအောင် အထောက်အကူးဖြစ်စေပါသည်။

^၁ နတ်ရှင်နောင်၊ ၁၉၆၃၊ ၁၂၀။

^၂ နဝေး၊ ၁၉၆၄၊ ၁၄၁။

စာဆိုနတ်ရှင်နောင်ကလည်း စစ်ခရီးတစ်လျောက်တွင် တွေ့မြင်ရသော တောတောင်ရေမြေ သဘာဝရှုခင်းတို့၏ သာယာကြည်နှုံးဖွယ်အသွင်တို့ကလည်း ဖောက္ခာဝေးသူတို့အဖို့ အလွမ်းပိုစေ ကြောင်းကို ‘ထစ်မြည်လို့မှ’ ချိမိုးတောရတုတွင်

မြစ်နားကမ်းခွင်၊ သဲပြင်တောတောင်၊ ပွင့်ယောင်လှလှ၊ ရွက်နဲ့လွှဲ၊ နွဲ့နွဲ့နှောင်းနှောင်း၊ ငှက်ပေါင်းကျူးသီး၊ သာမျိုးပြီက၊ နဲ့မှု့ယူယာ၊ ကြင်ပေလှသည်၊ မွေးဘမယ့်ဆွေ၊ မမှာနေလည်း၊ ဆယ်ထွေဆယ်ထပ်၊ စိတ်လပ်မလစ်၊ လွမ်းသည့်ဖြစ်နှင့်^၁

ဟူ၍ဖွဲ့ဆိုထားပါသည်။ မြစ်ကမ်းတခွင် သဲသောင်ပြင်တွင် ကျေးဇူးက်တို့သည် သာယာကြည်နှုံးဖွယ် အသံလေးများဖြင့် တေးသီးနေကြကာ တစ်ကောင်နှင့်တစ်ကောင် တယ့်တယ နဲ့မှု့နေကြသည်။ တောတောင်ဝန်းကျင်တွင်လည်း ပွင့်လှနီးနီး ပန်းဖူးပန်းငံ ရွက်နဲ့ဖြင့် ကြည်နှုံးလွမ်းမောဖယ်အသွင်ကို ဆောင်နေကြပါသည်။ ဤသို့ သာယာကြည်နှုံးမြင်ကွင်းတို့ကြောင့် မယ်လေးမှာ ချုစ်သူမောင်အား ဆယ်ပြန်ဆယ်ဆတိုး၍ လွမ်းမောနေရှာသည်။

တောင်ငူခေတ်စာဆိုနဝေးနှင့် နတ်ရှင်နောင်တို့သည် မိုးတောရတုများတွင် မောင်မယ်တို့၏ အလွမ်းကို ဖွဲ့ဆိုရန် သတ္တေတေကရှိ ကျေးဇူးက်တို့၏ သာယာစွာ တွန်ကျူးသံကို နောက်ခံပြု၍လည်း ဖွဲ့ဆိုလေ့ရှိကြပါသည်။ စာဆိုနဝေးကြီး၏ မိုးတောရတုတွင် မယ်လေးက ချုစ်သူမောင်အား သတိရ လွမ်းဆွတ်နေစဉ်တွင် ဗုဒ္ဓသရဏပန်းပင်ပေါ်မှ ပိန်ညွင်းငှက်ကလေးသည် သံရှည်ဆွဲကာ တွန်ကျူးလာ ကြောင်းဖြင့် ဖွဲ့ဆိုထားပါသည်။ ထိုသို့လေးလေးတဲ့တဲ့ တွန်ကျူးနေခြင်းသည် မပေါ်လေးအား အလွမ်းပို စေရန် တွန်ကျူးလာသည်ဟု တွေးထင်မိဟန်ကို ‘မည်းဘီသည်လည်း မည်းဘီသည်’^၂ ချိမိုးတောရတုတွင်

ကြူးမြည်သီလေး၊ တခြေးခြေးလျှင်၊ လွမ်းရေးမယ့်တူ၊ လွမ်းစေဟူသို့၊ ရင့်ရှုတူးလည်း၊ ကြူးမောက်မြည်သော်၊ အမည်ဗုဒ္ဓသရဏဟု၊ သာလှမည်ရင်း၊ ပန်းပင်မင်းဝယ်၊ ပိန်ညွင်းလည်း ကျူး၊ လေရှုး လည်းထန်၊ မိုးလည်းသွန်းသော်။

ဟူ၍ ဖွဲ့ဆိုထားပါသည်။ မိမိမျက်စိရှေ့တွင် တွေ့မြင်ရသော မြင်ကွင်းသမျှသည် အလွမ်းဓာတ်ခံရှုသူတို့အဖို့ လွမ်းစရာဟုပင် တွေးတတ်မြင်တတ်ပုံ လူသဘာဝကို လည်း ဖော်ပြထားပါသည်။

^၁ နတ်ရှင်နောင်၊ ၁၉၆၃၊ ၁၁၇။

^၂ နဝေး၊ ၁၉၆၄၊ ၁၅၀။

စာဆိုနတ်ရှင်နောင်၏ မိုးတောရတုတွင်လည်း သတ္တေသနက ဝန်းကျင်ကို နောက်ခံပြု၍ အလွမ်းကို ဖွဲ့ဆိုထားကြောင်းတွေ့ရပါသည်။ စစ်မြေပြင်ရောက်ချစ်သူ မောင်က နေပြည်တော်တွင် ကျို့ခဲ့သော မယ်လေးအား လွမ်းဆွတ်တမ်းတနေစဉ် ဥညွှန်ကြတေသနများဖြင့် သာယာကြည်နဲ့ဖွယ်အသံလေးဖြင့် တွန်ကျူးလာပါသည်။ ထိုကဲ့သို့ တွန်ကျူးနောက်ခံသည် မိမိအားအလွမ်းစိတ်ပိုအောင် ပြုနေသလောဟု တွေးမိပြန်ပါသည်။ ထိုအကြောင်းများကို ‘အာကာသသွန်’ ချီ မိုးတောရတုတွင်

သို့လည်းအသက်၊ ကြင်ဘက်ကြင်သူ၊ အတူမစုံ၊ ဝေးတံ၍
မျှ၊ တသည်လည်းကောင်း၊ အပျောင်းအတိမ်း၊ အယိမ်းအခွဲ၊
ရှိလေစေဟု၊ ဝေကာမျှမော၊ လွမ်းညီရောသို့၊ ဥညွှန်ရှာ၊
ချစ်သံသာနှင့်။ ။ နွဲလာသည်လည်း တရေးနှီး

ဟူ၍ ဖွဲ့ဆိုထားပါသည်။ တစ်ရေးနှီးကြားလိုက်ရသော ကြင်ဖော်ရှာနေသည့် ဥညွှန်ကိုယ်၏ သာယာစွာ တွန်ကျူးသံကလေးကပင် မောင့်အား ဖော်ကွာဝေးသူချင်း လွမ်းဖော်လွမ်းဖက်ညီနေသလားဟု ထင်လာဟန် စိတ်ကူးဥာဏ် ဂွန်းမြှားဖွဲ့သံထားကြောင်း တွေ့ရပါသည်။

ထိုပြင် စာဆိုနတ်ရှင်နောင်သည် ဥကာသ လောကဝန်းကျင်ကို ဖွဲ့ရာတွင် တောတောင်ရရုံအတွင်းရှိ သစ်ပင်ပန်းမန်တို့၏ ဖူးပွင့်နေဟန်တို့ကိုပါ အသေးစိတ် ဖွဲ့ဆိုလေ့ရှိကြောင်း တွေ့ရပါသည်။ တောမြှင့်တွင်းရှိ သစ်ပင်တိုင်တွင် ရွက်နဖူးပုရစ် လေးများဖြင့် လွှာပစိမ်းစိုလျက် ရှိပါသည်။ မိုးရာသီဖြစ်၍ ပွင့်လှလှအဖူးအင့် ကလေးများမှာ ဆန်ကဲ့စွဲလေးများ ကြံပက်ထားသကဲ့သို့ ရှိနေပါသည်။ အဖြူရောင်၊ အပြာရောင်၊ အဝါရောင် အဖူးအင့်သေးသေးလေးများကလည်း ပင်ယံဖူး ထက်တွင် အစီအရိုက်ဖြင့်ပေါ်ထွက် နေကြပါသည်။ ရောင်စုံပန်းများဖူးပွင့်လျက် သာယာလှပသော တောမြှင့်ထဲတွင် ကျေးဇူးကလေးများသည်လည်း အသိကိုတွင်းမှ ဘာသာဘာဝ အလျောက် သာယာနဲ့နောင်းသောအသံလေးများဖြင့် ဖို့မခေါ်ထူး ချင်မြှားလျက် ရှိနေကြပါသည်။ ဤကဲ့သို့သော သာယာကြည်နဲ့ဖွယ် မြင်ကွင်းတို့ကို မြင်ရလေတိုင်း နေပြည်တော်တွင် ကျို့ရှုံးခဲ့သော မယ်လေးကို တမ်းတ လွမ်းမောမိပြန်ပါသည်။ မယ်လေးအနေဖြင့် ချစ်သူမောင်အားလွမ်းရသည့် အလွမ်းများက ဆင့်ကဲဆင့်ကပင် ဖြစ်နေရာတော့မည်ဟု တွေးတောခံစားမိကြောင်းကို ‘တဆယ့်နှစ်ခွင့်’ ချီမိုးတောရတုတွင်

[°] နတ်ရှင်နောင်၊ ၁၉၆၃၊ ၁၁၈

အလယ်ရစ်ဆင်၊ ရဂံခွင်လည်း၊ ညီြေင်ရွက်ချပ်၊ လုပ်လုပ်လှ
တင့်၊ မြက္ခားဆင့်သို့၊ နိမ့်မြင့်ပင်တိုင်း၊ ဆိုင်းဆိုင်းလူလူ၊ အဖြူ
အပြာ၊ အဝါတချို့၊ မိုးပန်းတို့သည်၊ ခါသို့လိုက်ကြ၊ ငံစ ဆန်ကွဲ၊
ကြိကာပေါ်ထွက်၊ ကျေးငှက် သိုက်တွင်း၊ လည်းချင်း တင်၍၊
သာရွင်ယူဉ်ဖော်၊ မနှင့်ပျော်လျက်၊ စိုက်ခေါ်သနား၊ ဝမ်းပါး
ဖွယ်ပင်၊ လူအသွင်ကို၊ မြင်ရတိမူ၊ ဓာတိ အောင်ချာ၊ ရွှေပြည်
သာ၍၊ ကလျာငါးရပ်၊ ခြောက်ပြစ်လပ်သား၊ ချည်းလျပ် ညိုဝါး၊
မွတ်ပြာလဲလဲ၊ နှဲ့သည်တို့နှင့်၊ လွမ်းတာမြင်ခဲ့၊ ထပ်ဆင့်
ညာတ်ခွေ၊ သည်းလေလေနှင့်^၁

ဟူ၍ဖွဲ့ဆိုထားပါသည်။ စာဆိုနတ်ရှင်နောင်သည် သတ္တေသနာကဝန်းကျင် သုကာသ
လောကဝန်းကျင် တို့ကို နောက်ခံပြု၍ အလွမ်းဘွဲ့များ ဖွဲ့သီရာတွင် ရဂံအတွင်းရှိ
သစ်ပင်ပန်းမန်တို့က ရာသီအလိုက် အလှဆင်ကြပုံ၊ ကျေးငှက်သာရကာတို့ကလည်း
ဖို့မတူစုစွဲပျော်နေပုံတို့ကို အသေးစိတ်ဖွဲ့ဆိုထားကြောင်း တွေ့ရပါသည်။ ထိုသို့သော
သာယာကြည်နှုံးဖွယ် မြင်ကွင်းတို့ကြောင့် ကောင်းခြင်းငါးဖြာနှင့် ပြည့်စုံ၍ အပြစ်
ခြောက်ပါးကင်းအောင် လုပ်သော ချစ်သူမယ်လေးအား ပို၍ လွမ်းဆွဲတ်တမ်းတမိ
ကြောင်း ဖွဲ့ဆိုထားပါသည်။

တောင့်ဇူခေတ်စာဆို ပြည်နာဝဒေးကြီးနှင့် နတ်ရှင်နောင်တို့၏ မိုးတောရတူ
များမှ အလွမ်းဘွဲ့ များကို နှိုင်းယူဉ်လေ့လာရာတွင် စစ်ချိသွားသော ချစ်သူမောင်ကို
စောင့်မျှော်ကာ လွမ်းနေရသော မယ်လေး၏အသွင်ကို နေရောင်ထိသောကြာ၊ ရေချမ်း
နှင့်ဝေးသော ကြာပန်းနှင့်နှိုင်း၍ နှမ်းလျမေနေမည့်အကြောင်း တို့ဖြင့် နာဝဒေးကြီး
ဖွဲ့ဆိုထားကြောင်း တွေ့ရပါသည်။ ထိုပြင်စစ်မေပြင်တွင် ကြာညောင်းနေ၍ ချစ်သူ
မောင်ပြန်လာမှ ခွင့်လန်းရမည့် မယ်လေးအဖြစ်ကို နေရောင်ခြည့်ရမှ ပွင့်လန်းရမည့်
ပစ္စမွှာကြာပန်းနှင့်လည်း ပမာပြု၍ ဖွဲ့ဆိုထားကြောင်း တွေ့ရပါသည်။ ရာသီသာဝ
နှင့် သုကာသ လောကဝန်းကျင်ကို နောက်ခံပြု၍လည်း အလွမ်းကိုဖွဲ့ဆိုထားကြောင်း
တွေ့ရပါသည်။ ထူးခြားချက်အနေဖြင့် အလွမ်းဘွဲ့များတွင် သမားရိုးကျ ဥသိုင်က်
တွေ့နံသံကိုသာ ဖွဲ့ဆိုလေ့ရှိရာ နာဝဒေးကြီးသည် ဗုဒ္ဓသရဏပန်းပင်ပေါ်မှ ပိုန်ညင်း
ငှက်၏ တွေ့နံကျူးသံနှင့်အလွမ်းကို ဖွဲ့ဆိုထားကြောင်း တွေ့ရပါသည်။

စာဆိုနတ်ရှင်နောင်သည်လည်း အလွမ်းဘွဲ့များ ဖွဲ့ဆိုရာတွင် ချစ်သူမောင်
ပြန်အလာကို မျှော်လင့်စောင့်စားကာ လွမ်းနေရရှာသော မယ်လေး၏ အဖြစ်ကို

^၁ -ယင်း- ၁၁၂။

လရောင်အား မျှော်လင့်စောင့်စား၍ ပွင့်လန်းရသော ကုမ္ပဏီကြာပန်းနှင့် နှိုင်းကာ ဖွဲ့ဆိုထားပါသည်။ ထိုပြင် ချစ်သူမောင်စစ်မြေပြင်တွင် ကြာညာင်း နေရခြင်းမှာ အကြောင်းဘယ်သို့ရှိ၍ ကြာနေကြောင်း သိလိုသော်လည်း မမေးရက်ဘဲ မျိုးသိပ်ကာ လွမ်းနေရကြောင်း ဖွဲ့ဆိုထားပါသည်။ ချစ်သူမောင်အား လွမ်းနေရသည့်အကြောင်းကို မိဘအွေမျိုးများ မသိအောင် သို့သိပ်ဝှက်ကွယ်၍ လွမ်းနေသော မယ်လေး၏ အလွမ်း ကိုလည်း ဖွဲ့သည်။ နွေနှောင်းရာသီ သဘာဝနှင့် ဉာဏာသလောက ဝန်းကျင်တို့ကို နောက်ခံပြု၍လည်း အလွမ်းကိုဖွဲ့သည်။ တောတောင် ဝန်းကျင်ကို ဖွဲ့ဆိုရာတွင် သစ်ပင်ပန်းမန်တို့၏ ဖူးပွင့်နေပုံ၊ ကျေးဇူးက်မောင်နံတို့၏ ဘာသာဘာဝ အလျောက် ဖို့မသံပေးကာ ကြည်နှီးလွမ်းဆွတ်ဖွယ် တွန်ကျူးမှုးနေပုံတို့ဖြင့် အသေးစိတ် ဖွဲ့ဆိုလေ့ ရှိကြောင်း တွေ့ရပါသည်။ တောတောင်ရေမြေ သဘာဝပတ်ဝန်းကျင်တွင် သာယာ ကြည်နှီးဖွယ်မြင်ကွင်းများကို တွေ့မြင်လေရတိုင်း ချစ်သူမောင်အား လွမ်းဆွတ်တမ်း တစိတ်တို့မှာ အခါမလပ် ဖြစ်ပေါ်လျက်ရှိကြောင်း တို့ဖြင့် ဖွဲ့ဆိုထားပါသည်။ မည်သို့ ပင်ဆိုစေ စာဆိုနှစ်ရှင်နောင်သည် မောင်အလွမ်းထက် မယ်အလွမ်းကို ပို၍အဆန်း တကြယ်ဖွဲ့ဆိုလေ့ရှိကြောင်းကိုတွေ့ရပါသည်။ အလွမ်းဘွဲ့များကိုဖွဲ့ရာတွင် မိန်းကလေး တို့၏ သဘာဝနှင့်ကိုက်ညီအောင် ဖွဲ့ဆိုနိုင်ခြင်း၊ ရာသီသဘာဝနှင့် ဉာဏာသလောက ဝန်းကျင်တို့ကို အသေးစိတ် ဖွဲ့ဆိုနိုင်ခြင်း၊ မိမိ၏အလွမ်းခံစားချက်များကို တစ်ပါးသူ ရင်ထဲသို့ ကူးစက်ခံစားလာရအောင် ဖွဲ့ဆိုနိုင်ခြင်းတို့ကြောင့် ရတုတံ့ခွန်စိုက် စာဆို အဖြစ် ထင်ရှားနေခြင်းဖြစ်ပါသည်။

၃၁၁၃။ အတွေးစိတ်ကူးများနှင့်ယဉ်လေ့လာချက်

တောင်ငူခေတ်စာဆို ပြည်နာဝဒေးကြီးနှင့် နတ်ရှင်နောင်တို့၏ မိုးတောရတု များတွင် မောင်မယ်တို့၏ အချစ်၊ အလွမ်းဆိုင်ရာခံစားချက်နှင့် အတွေးစိတ်ကူးများ ကိုလည်း ထည့်သွင်း ဖွဲ့ဆိုထားကြောင်း လေ့လာတွေ့မြင်နိုင်ပါသည်။

ချစ်မှုရေးရာနှင့်ပတ်သက်၍ ချစ်သူမောင်သည် မိမိအချစ်ခိုင်မြေကြောင်းကို တစ်ဖက်သား ယုံကြည်လက်ခံလာအောင် ကျိုန်တွယ် ပြောဆိုခဲ့ပါသော်လည်း ကတိ သစ္ာမတည်သောကြောင့် ရင်နာရသော မယ်လေး၏ ခံစားချက်များ၊ အချစ်နှင့် ပတ်သက်၍ ယုံများသံသယအတွေးစိတ်များကို မိုးတောရတုများတွင် ထည့်သွင်း ဖွဲ့ဆိုထားပါသည်။ ထို့အပြင် နှစ်ကိုယ်တူ ချစ်ကြည်ဖြာခဲ့ပြီးမှ ချစ်သူမောင်က ရှောင်တိမ်း သွေဖည်ခဲ့သဖြင့် ခံစားရသော မယ်လေး၏ သောကဝေဒနာတို့ကို ဖွဲ့ဆိုထားကြောင်းလည်း တွေ့ရပါသည်။

နဝဒေးကြီး၏ မိုးတောရတုတွင် စကားမတည်သော ချစ်သူမောင်ကြောင့် မပ်လေး၏ ခံစားချက်အဖွဲ့များကို တွေ့ရပါသည်။ မောင်နှင့်မယ်တို့သည် စိတ်တူ ကိုယ်တူ ချစ်ကြည်ဖြေခြားကြပါသည်။ ယခုအခါ မောင်က မယ်လေးအပေါ် ရေးက ပြောဆိုခဲ့သော ကတိစကားများ မတည်နိုင်ဘဲ လျှစ်လျှော့နေပါသည်။ မယ့်အပေါ် ထားရှိသော ချစ်ခြင်းမေတ္တာတို့မှာလည်း ယုတ်လျှေ့တွန်း တို့နေကြောင်း၊ မယ်လေး အနေဖြင့် အသည်းနှလုံးတို့ ကြွေလုမတတ် ပူလောင်စွာ ခံစားနေရကြောင်းတို့ကို 'သန်တွင်းဝါလျှင်' ချိ မိုးတောရတုတွင်

သည်လျာစိတ်တူ၊ မယ်တမူလည်း၊ လျှစ်လျှေ့တွန်းတို့၊ မည်သို့၊
စကား၊ မူထားချွတ်လွှဲ၊ ရေးနှင့်ကွဲသော်၊ သည်းထဲပျောင်းပျာ၊
ပူမောလှ၏^၁

ဟူ၍ ဖွဲ့ဆိုထားပါသည်။ ချစ်သူမောင်၏ ကတိစကားမတည်မှာ မိမိအပေါ် လျှစ်လျှော့မှု တို့ကြောင့် ခံစားလာရသော မယ်လေး၏ ရင်နာဖွယ်ခံစားချက်တို့ကို တွေ့မြင်လာရပါသည်။

စာဆို၏ 'မွန်းချက်ပရှောင်' ချိ မိုးတောရတုတွင်

ရာဇ်သာ၊ ဘူမုစိုးရန်၊ ထွတ်ဘုန်းသန်မှာ၊ သွေလှန်ယောင်ယောင်၊
ခွာရောင်လိုလို၊ ဆိုမြှက်ဘိုလေ၊ ရက်သောတွေကို၊ ကုမ္ပဏီထောင်
ရာ၊ နှစ်ရှည်ကြာလည်း၊ ဘယ်မှာမွေကျုန်၊ ကြင်ဆလွန်ခဲ့၂

ဟူ၍ ဖွဲ့ဆိုထားပါသည်။ ဤအဖွဲ့တွင် တစ်ရာသောထိုးဆောင်းမင်းတို့၏ အရှင်သင် ဘုန်းတန်ခိုး၊ ကြီးမြတ်လှသော ချစ်သူမောင်သည် မယ်လေးကို ချစ်မြတ်နိုးခဲ့ပါသည်။ သို့သော်ယခုအခါ မယ်လေးအား သွေဖည်လိုဟန်၊ ရောင်လွှဲလိုဟန်များဖြင့် ချစ်သူမောင်က ရက်စက်သော စကားများဆိုခဲ့ပါသည်။ ထိုသို့သော စိမ်းကားသည့် စကားများကို မယ်လေးအနေဖြင့် နှစ်၊ လမည်မျှကြာမြင့်သော်လည်း မမေ့ ရက်နိုင်ပါ။ ချစ်သူမောင်အပေါ် စိတ်မနာနိုင်ဘဲ ချစ်ခင်ကြင်နာမှုများသာ တိုးပွားနေကြောင်းတို့ဖြင့် ချစ်သူစွန်းခွာခြင်း ခံရရှောသောမယ်လေး၏ ရင်နှင့်ဖွယ်ခံစားချက်ကို ပေါ်လွင်လာအောင် ဖွဲ့ဆိုထားကြောင်း တွေ့ရပါသည်။

စာဆိုနတ်ရှင်နောင်၏ မိုးတောရတုတွင် မိမိ၏ အချစ်ခိုင်မြှေကြောင်း ကျိုန်ဆိုရာ၌ အသစ်ထပ်မံ ကျိုန်ဆိုစရာမလိုပါကြောင်း၊ ထိုသို့ကျိုန်ဆိုပြီးနောက် မယ့်အပေါ်

^၁ ၁၉၀၇၊ ၁၉၆၄၊ ၁၃၃။

—ယင်း၊ ၁၃၈။

သစ္စာဖောက်ဖျက်နေပါကြောင်းတို့ဖြင့် ဖွဲ့ဆိုထားကြောင်း တွေ့ရသည်။ ထိုကြောင့် မပိုလေးအနေဖြင့် ရင်နာဖွယ်ရာခံစားချက်များ တွေ့ကြုံခံစားနေရကြောင်းကို 'ဘဝ်ကပင်' ချို့မိုးတောရတုတွင်

ဝမ်းတွင်မှတ်ခွဲ၊ တိမ်မြှုပ်နေရှင်း၊ ထွေထွေခာ၊ ပျော်သာ ဧညာင်း၊ ည့်ညံချောင်းနှင့်၊ ယုံကြောင်းမယ့်မှာ၊ သစ္စာမြှေက်ဆို၊ ကျိုန်မျိုးကို လည်း၊ မြင့်မိုင်နှင့်မျှ၊ နှင့်မကတည်း၊ မာဟမလွှတ်၊ နတ်လည်း မကျိုး၊ ဓိဋ္ဌာန်မြတ်နှင့်၊ ရီညွှတ်ကျိုးသည်၊ ကျိုန်မျိုး ဖွေနှုည်၊ စင်တော့သည်^၁

ဟူ၍ ဖွဲ့ဆိုထားပါသည်။ ချစ်သူမယ်လေးယုံအောင် အမျိုးမျိုးကျိုန်ဆိုခဲ့သော်လည်း ကတိသစ္စာမတည် သော ချစ်သူမောင်ကြောင့် ရင်နာရသော မယ်လေး၏ ခံစားချက် ကို တွေ့မြင်လာရပါသည်။

တစ်ဖန် တောင်ဗုဒ္ဓတော်စာဆိုနတ်ရှင်နောင်၏ မိုးတောရတုတွင် စကားကြွယ် လွှန်းသော ချစ်သူမောင်အပေါ် တွေးမြင်ခံစားရသော မယ်လေး၏ ခံစားချက်ကိုလည်း ဖွဲ့ဆိုခဲ့ပြန်သည်။ ချစ်သူမောင်၏ ပြောစကားများသည် မယ်လေးအတွက် ယုံမှားဖွယ် ဖြစ်စေခဲ့ကြောင်း ချစ်သူမောင်၏ ကတိစကား မတည်နှင့် ငော့လည်လည် ပြုမှ တတ်ပုံတို့သည် တန်ချုံးလေနှင့်တူကြောင်း ဖွဲ့ဆိုခဲ့ပါသည်။ ထိုအကြောင်း များကို ပြဆန်းမဆင်^၂ ချို့မိုးတောရတုတွင်

ယုံမှုယုံမှား၊ တစ်ပါးအမှတ်၊ တွေးချွှတ်ပေတောင်း၊ သူနှင့်ပေါင်း၍၊ နွေ့နှေ့သွင်းလမှ၊ တောင်က တောင်မြောက်၊ ရှေ့နောက် ထောင့်ယွန်း၊ မည်မှုန်းမမြင်၊ မထင်တပ်တပ်၊ ရှစ်ရပ်လည်ကွွဲ၊ ဆိုသရွှေ့မှ၊ ဘယ်ငွေ့ညာကူး၊ ပုံမထူးသည်၊ တန်ချုံးလေနှင့် လျော့တော့၏^၃

ဟူ၍ဖွဲ့ဆိုထားပါသည်။ ကတိသစ္စာမတည်သော ချစ်သူမောင်၏ အပြုအမူနှင့် စိတ်သဘောထားအပေါ် တွေ့မြင်ခံစားရသော မယ်လေး၏ ခံစားချက်နှင့် အတွေးစိတ်ကူး တို့ကို တွေ့မြင်လာရပါသည်။

^၁ နတ်ရှင်နောင်၊ ၁၉၆၃၊ ၁၀၂။
^၂ -ယင်း၊ ၁၀၇။

ချစ်သူမောင်အနေဖြင့် ချစ်သူများစွာရှိနေခြင်းသည် မယ့်အပေါ် အတည်တကျ ချစ်ရာမရောက်သောကြောင့် ချစ်သူမောင်သည် တည်ကြည်မှန်ကန်သော စကားကိုသာ ဆိုသင့်ကြောင်း ‘မည်းမျှ ဆင်သည်’ ချိ မိုးတောရတုတွင်

နည်းမှကြင်သည်၊ များလျှင်ချစ်တည်၊ မကျမည်ကြောင့်၊ လွမ်း
သည် ထိုးဝါး၊ စကားမလွင့်၊ နေစတင့်ရှင့်^၁

ဟူ၍ ဖွဲ့ဆိုထားပါသည်။ ကတိသစ္စမတည်သော ချစ်သူမောင်၏ အပြုအမူနှင့် စိတ်သဘောထားအပေါ် တွေ့မြင်ခံစားရသော မယ်လေး၏ ခံစားချက်နှင့် အတွေးစိတ်ကူးတို့ကို တွေ့မြင်လာရပါသည်။

တစ်ဖန်ချစ်သူမောင်သည် မယ်လေးအပြင် အခြားတစ်ယောက်ကို အသက်ချင်းလှယ်၍ ချစ်မြတ်နှီးနေပြန်ပါသည်။ မယ်လေး၏စိတ်က မယုံကြည်ဗုံးကြောင်းကို ‘မည်းမျှဆင်သည်’ ချိ မိုးတောရတုတွင်

သူနှင့်သူနှုယ်၊ သက်လှယ်မတတ်၊ ကြည်ညွတ်သည်ဖစ်၊ ကြာ
လစ်ကာကာ၊ မယ့်မှာတစ်ချို့၊ သူသို့ရောက်ပြန်၊ မကန်မြေမိုး၊
ဆိုစမျိုးထက်၊ နှန်းရှိုးချယ်ပျို့၊ လွန်၍ဆိုလည်း၊ စိတ်ကိုကြွင်းမဲ့၊
သိလေခဲ့သို့၊ ခြိမ်းဖွဲ့၊ ယုံဘယ်၊ မယ့်ဝေဝေးစော်

ဟူ၍ ဖွဲ့ဆိုထားပါသည်။ ကတိသစ္စမတည်သော ချစ်သူမောင်အား ခြိမ်း၍မရွှေသော မိုးနှင့် ဥပမာသဘော တင်စားကာ ဖွဲ့ဆိုထားသည်။ ကတိစကား မတည်သော ချစ်သူမောင်ကြောင့် ခံစားရသောမယ်လေး၏ ခံစားချက်နှင့် အတွေးစိတ်ကူးများကို ပေါ်လွင်စွာ တွေ့မြင်လာရပါသည်။

နိုဝင်း၏မိုးတောရတုတွင် ချစ်သူမောင်သည် နောင်သောအခါ ဘုရင်မင်းမြတ်၏ အားထားရသော အမတ်စစ်သူကြီး ဖြစ်လာလျှင် မိမိအပေါ် အချစ်မတည်၊ ကတိသစ္စသွေဖည်သွားမည်ကို မယ်လေးအနေဖြင့် တွေးတောု့ပန်နေရကြောင်း ဖွဲ့ဆိုထားပါသည်။ ထိုအကြောင်းကို စာဆို၏ ‘မည်းဘိုသည်’ မည်းဘိုသည်^၂ ချိ မိုးတောရတုတွင်

ဘုန်းသန်မင်းရှေ့၊ ရဲလေ့စင်စစ်၊ မတ်ကြီးဖြစ်လျှင်၊ အချစ်
မတည်၊ လည်တို့အံ့ဟု၊ တစ်ဘောလယ်၊ မယ်အောက်မွေ့သော်^၃

^၁ နတ်ရှင်နောင်၊ ၁၉၆၃၊ ၉၇။

^၂ ယင်း။

^၃ နိုဝင်း၊ ၁၉၆၄၊ ၁၅၀။

ဟူ၍ ဖွဲ့ဆိုထားပါသည်။ မယ်လေးအနေဖြင့် ချစ်သူမောင်သည် အမတ်စစ်သူကြီးဖြစ်လျှင် ကတိသစ္ာ မတည်သွေဖည်တော့မည်ဟု တွေးတော့ပုံနှင့်ရသော ခံစားချက်ကို တွေ့မြင်နိုင်ပါသည်။

စာဆိုနတ်ရှင်နောင်၏ မိုးတော့ရတုတွင်လည်း ချစ်သူမောင်သည် အမွှုဒီပါလက်သောင်ကျွန်းတွင် ရှေးသိုးလောင်းတော်၊ ဘေးလောင်းတော်တို့ကဲ့သို့ ဘိသိက်ခံမြောက်၍ မင်းအဖြစ်သို့ရောက်လျှင် မိမိအပေါ်အချစ်မတည် ကတိသစ္ာပျက်ယွင်းမည်ကို စိုးရိုမ်းသောကဖြစ်နေသော မယ်လေး၏ ခံစားချက်ကို ဖွဲ့ဆိုထားပါသည်။ စာဆို၏ “လွမ်းလှရာတွင်” ချို့မိုးတော့ရတုတွင်

သောင်းခွင်လကျွား၊ ကျွန်းအောင်ချာဝယ်၊ စကြာရဟတ်၊ လေးမည်ပတ်သား၊ မန္တာတ်တွင်မော၊ ဘေးလောင်းစောသို့၊ မှန်းရောက်၊ ဘိသိက်မြောက်၍၊ ကွန်းပြောက်သဘင်၊ ဘုံသာခွင့်ဝယ်၊ ချက်ရှင်လစ်တွန်း၊ ထောင်နေထွန်းသို့၊ ဖြန့်ဝန်းရိုပ်ဖြူ။ စံတော်မူက၊ နှစ်ဟူပေသင့်၊ လွမ်းရက်မြှင့်ခဲ့^၁

ဟူ၍ ဖွဲ့ဆိုထားပါသည်။ ချစ်သူမောင်သည် ဘုန်းတန်ခိုးကြီးမြတ်သော မင်းအဖြစ်သို့ရောက်လျှင် မယ်လေးအပေါ် အချစ်မတည်၊ သစ္ာသွေဖည်မည်ကို စိုးရိုမ်းပုံနှင့်ရောက်သော မယ်လေး၏ ခံစားချက်ကို တွေ့မြင်လာရပါသည်။

စာဆိုတို့သည် ခံစားချက်အတွေးစိတ်ကူးများကို ဖွဲ့ဆိုရာတွင် မိမိတို့၏ ဘဝပတ်ဝန်းကျင် အခြေအနေ အဆင့်အတန်းများ မတူညီသောကြောင့် ဖွဲ့ဆိုသော အကြောင်းအရာတူသော်လည်း ဖွဲ့နဲ့ တင်ပြပုံချင်း၊ ကဲ့ပြားမှုရှိကြောင်း မိုးတော့ရတုများတွင် တွေ့နိုင်ပါသည်။

နှဝေး၏ မိုးတော့ရတုတွင် ခံစားမှုနှင့်ယူဉ်သော အတွေးစိတ်ကူးများကို ဖွဲ့ဆိုထားကြောင်း တွေ့ရပါသည်။ စစ်မြေပြင်တွင် ကြာညားနေသောကြောင့် အင်းဝနေပြည်တော်၌ ကျွန်းရှာသော ချစ်သူမယ်လေးထံ အလျင်အမြန်ရောက်လိုလှကြောင်း စာဆို၏ ခံစားချက်အတွေးစိတ်ကူးကို “မည်းလေခွလေ”^၂ ချို့မိုးတော့ရတုတွင်

သဘောဇူးတူ၊ ပုံတတ်မူက၊ တွေးယူမခွာ၊ ရောက်ချင်လှ၏^၂

^၁ နတ်ရှင်နောင်၊ ၁၉၆၃၊ ၁၀၃။

^၂ နှဝေး၊ ၁၉၆၄၊ ၁၄၈။

ဟူ၍ ဖွဲ့ဆိုထားပါသည်။ ထိုသို့ဖွဲ့ဆိုထားရာ ချစ်သူမယ်လေးအား တွေ့မြင်လိုသော ဆန္ဒပြင်းပြနေသည့် စာဆို၏ အတွေးစိတ်ကူးနှင့် ခံစားချက်မှာ ပိုမိုလေးနက်လာစေ ပါသည်။

စာဆိုနတ်ရှင်နောင်၏ မိုးတောရတုတွင်မှ ချစ်သူမယ်လေးထံ ငှက်ကလေး သဖွယ် ပုံသန်းသွား ရောက်လိုသော အဖွဲ့မျိုးကို မတွေ့ရပေ။

စာဆိုစစ်သည်မောင်သည် မင်းမှူးရေးရာများကြောင့် စစ်မြေပြင်တွင် နေရသော လည်း စိတ်အစဉ်မှာမူ နေပြည်တော်တွင် ကျွန်ုင်ရစ်ခဲ့ရာသော ချစ်သူမယ်လေးထံပါး တွင်သာ တာဝလည်လည် ရှိနေခဲ့ပါသည်။ ချစ်သူမယ်လေးအား ဖူးတွေ့ချင်ပါသော လည်း အခွင့်မသာခဲ့ပေ။ ချစ်သူအားလွမ်းသည့်စိတ်ကြောင့် စစ်ထွက် ချစ်သူမောင် အနေဖြင့် မိမိအပိုင်စက်ရာ အနီးအပါးတွင် ချစ်သူမယ်လေးရှိနေသယောင် ထင်မှတ် နေမိပါသည်။ ထိုသို့ခံစားချက်နှင့်ယဉ်သော အတွေးစိတ်ကူးများ ဖြစ်ပေါ်နေပုံကို “တာရက်လကို” ချိ မိုးတောရတုတွင်

ဆက်ဆက်တိုင်းပင်၊ လွန်ချုံကြင်သည်၊ ဖူးချင်နေ့ည၊ မွတ်မွတ် လှကို၊ ဆံမျှမတဲ့၊ လွမ်းညွန့်ထပ်ရစ်၊ စစ်တပ်မြတာ၊ ရပ်ရာ ထူးခြား၊ ဝေးလော်းလည်း၊ စက်ပါးတွင်ပင်၊ ထင်တံ့ရေးရေး၊ ချစ်စိတ်ပြီးသည်၊ မဝေးရှုမြော်မိမိ၏ သို့^၁။

ဟူ၍ ဖွဲ့ဆိုထားပါသည်။

ရာသီဥတု သာယာသော မိုးနှောင်းလရာသီတွင် စစ်ချိရမြဲ ဖြစ်သော်လည်း ချစ်သူမောင် စစ်ချိသွားသောအချိန်သည် မြောက်လေဖျိန်း၍ အေးချမ်းသော အချိန်၊ ဝသန်မိုးကြွင်းကလည်း အငြိုးနှင့်ရွာသွားန်း နေချိန်လည်းဖြစ်ပါသည်။ ထိုအခြေအနေ မျိုးတွင် ချစ်သူနှင့်ဝေးကွာနေသော စစ်သည်မောင်မှာ အချမ်းဒဏ်ရော အလွမ်းဒဏ် ကိုပါ တစ်ကိုယ်တည်း ခံစားနေရပါသည်။ ချစ်သူမယ်လေး၏ အမှာစကားများကို လည်း ပြန်လည် ကြားယောင်နေမိပါသည်။ လေယူရာ ရစ်ရွှေများပါနေသော တိမ်မျှင် ကလေးများကဲ့သို့ပင် ချစ်သူမယ်လေး၏ အမှာစကားသံများသည်လည်း စစ်သည် မောင်၏နားတွင် အထပ်ထပ် ပြန်လည် ကြားယောင်ကာ နေမိပါကြောင်း တို့ကို ဖွဲ့ဆိုထားပါသည်။ စာဆို၏ “စက်ခြည်လျှံ့ဝေ” ချိ မိုးတောရတုတွင်

မြောက်လေဖြည်းပျု၊ ရွာသွားချေသော်၊ ကိုယ်ပကိုယ်တွင်း၊ တချင်းတည်းသာ၊ ချမ်းသောခါ၌၊ ဘယ်ညာလပ်ခဲ့၊ စက်ဖော်

^၁ နတ်ရှင်နောင်၊ ၁၉၆၃၊ ၁၂၁။

မဲ့၍၊ ချောနဲ့ရောင်မြို့၊ မှာသရွှေ့ကို၊ ရစ်ထွေတိမ်နှင့် အသုယ်
သွယ်သည်၊ လွမ်းဘွယ်ကိုသာဖွေတော့သည်^၁

ဟူ၍ဖွဲ့ဆိုထားပါသည်။ အချစ်၊ အလွမ်း တို့ကို အခြေခံ၍ ဖြစ်ပေါ်လာသော
ခံစားချက်အတွေးစိတ်ကူးများကို ဖွဲ့ဆိုတင်ပြရာတွင် စာဆို နတ်ရှင်နောင်သည်
တစ်ပါးသူရင်ထဲသို့၊ ကူးစက်ခံစားလာအောင် ဖွဲ့ဆိုနိုင်စွမ်းရှိကြောင်း လေ့လာတွေ့
မြင်ရပါသည်။

ပံ့ခံသုံးသပ်ချက်

ပြည်နိုင်ဒုတိရှင်တို့၏ မိုးတောရတုများမှ အချစ်၊ အလွမ်း၊ အတွေး
စိတ်ကူးများကို နှိုင်းယူဉ်လေ့လာ တင်ပြခဲ့ပါသည်။ စာဆို (၂)ဦး၏ အချစ်ဘွဲ့များကို
နှိုင်းယူဉ်လေ့လာရာတွင် နိုင်ဒုတိရှင် ချစ်သူ မိန်းကလေးနှင့် စတင်တွေ့ဆုံးသော
အချိန်၊ နေရာနှင့် မယ်လေး၏ အသက်အရွယ်၊ ငယ်ရွယ်နှုန်း၍ လှသွေးကြွယ်ပုံတို့ကို
အသေးစိတ်ဖွဲ့ဆိုထားကြောင်း တွေ့ရပါသည်။ စာဆိုနတ်ရှင်နောင်၏ အချစ်ဘွဲ့တွင်
ချစ်သူမိန်းကလေး၏ မျိုးရုံးမြှင့်မြှတ်ပုံ၊ ဘုန်းကျက်သရေနှင့်ပြည့်စုံ၍ စိတ်သော
ထား တည်ကြည်သူဖြစ်ကြောင်းတို့ကို ဖွဲ့ဆိုထားကြောင်း တွေ့ရပါသည်။ နိုင်ဒုတိရှင်
ကဲ့သို့၊ ချစ်သူနှင့် စတင် တွေ့ဆုံးရသော အချိန်နေရာတို့ကိုမူ ထည့်သွင်းဖွဲ့ဆိုထား
ကြောင်း မတွေ့ရပေ။ ချစ်သူမယ်လေးနှင့် ချစ်ကြိုက်ခွင့်ရခြင်းသည် ရှေးက ပေးလှုခဲ့
ဖူးသော အလူ၍၍ နရေစက်ကြောင့် ဖြစ်ကြောင်းကို စာဆို(၂)ဦး စလုံးဖွဲ့ဆိုထားသည်
ကို တွေ့ရပါသည်။

တစ်ဖန် အလွမ်းဘွဲ့များကို နှိုင်းယူဉ်လေ့လာရာတွင် မိုးတောရတုများဖြစ်သည့်
အားလုပ်စွာ မိုးရာသီသဘာဝကို နောက်ခံထား၍ အလွမ်းကို ရပ်လုံးကြွေလာအောင်
စာဆို(၂)ဦးလုံး ဖွဲ့ဆိုထားကြောင်း တွေ့ရပါသည်။ နိုင်ဒုတိရှင် အလွမ်းဘွဲ့များတွင်
ချစ်သူမောင်ကို မျှော်လင့်စောင့်စားကာ လွမ်းနေသော မယ်လေး၏ အလွမ်းကို နေထိ
ကြာ၊ ရေဝေးကြာပန်းတို့နှင့် ဥပမာခိုင်းနှိုင်းဖွဲ့ဆိုထားကြောင်း တွေ့ရပါသည်။ စာဆို
နတ်ရှင်နောင်ကမူ လရောင်ဆမ်းမှုပွဲ့လန်းရမည့် ကုမ္ပဏီကြာပန်းနှင့်နှိုင်း၍ ဖွဲ့ဆိုထား
ရာ အတွေးဆန်းသစ်၍ စကားအသုံးအနှစ်း နှစ့်သောကြောင့် အကြောင်းအရာနှင့်
လိုက်ဖက်ကြောင်း တွေ့ရပါသည်။ မိဘဆွေမျိုးများမသိအောင် အပူရပ်ကို ဟန်လုပ်
ဖုံးကွယ်ကာ လွမ်းရသော မယ်လေး၏ အလွမ်းကို မိန်းကလေးတို့၏ သဘာဝနှင့်

^၁ နတ်ရှင်နောင်၊ ၁၉၆၃၊ ၁၁၁။

ကိုက်ညီအောင် ဖွဲ့ထားကြောင်း စာဆို(၂)ဦးလုံး၏ မိုးတောရတု များတွင် တွေ့ရပါသည်။

ပြည်နိုင်ငြာနတ်ရှင်နောင်တို့၏ မိုးတောရတုများတွင် အလွမ်းကို ဖွဲ့ဆိုရာ၏ သာယာမှုအပေါင်းနှင့် ပြည့်စုံနေသော ဉာဏ်လောကဝန်းကျင် သဘာဝတို့ကို နောက်ခံပြ၍ အသေးစိတ်ဖွဲ့ဆိုထားကြောင်း တွေ့ရပါသည်။ သတ္တာလောကဝန်းကျင်သာယာပုံတို့ကို နောက်ခံပြ၍ အသေးစိတ်ဖွဲ့ဆိုထားကြောင်း တွေ့ရပါသည်။ သတ္တာလောကဝန်းကျင်သာယာပုံကို နတ်ရှင်နောင်က နိုင်ငြာနတ်ရှင်နောင်ကို ပြ၍ အသေးစိတ်ဖွဲ့ဆိုနိုင်ကြောင်း တွေ့ရသည်။ နိုင်ငြာနတ်ရှင်နောင်က မှုဒ္ဓသရဏပန်းပင်ပေါ်မှ ပိန်းညွှန်းငှက်ကလေး၏ သံရှည်ဆွဲတွန်ကျူးလာပုံကို အတွေးစိတ်ကူး ဆန်းသစ်စွာ ဖွဲ့ဆိုထားကြောင်း တွေ့ရပါသည်။

စာဆိုတို့၏ မိုးတောရတုများတွင် မောင်မယ်တို့၏ အချစ်၊ အလွမ်းတို့ပေါ်၍ အခြေခံ၍ ဖြစ်ပေါ်လာသောခံစားချက် စိတ်ကူးများကိုလည်း နှိုင်းယူဉ်လေ့လာ တင်ပြခဲ့ပါသည်။ နိုင်ငြာနတ်ရှင်တွင် ချစ်သူမောင်သည် ဘုရင်မင်းမြတ်၏ အားကိုးရသော အမတ်စစ်သူကြီးအဖြစ်သို့ ရောက်လျှင် မယ်လေးအား သစ္စာသွေဖည် မေ့ကျွန်းမည်ကို စိုးရိမ်ပူပန်းမိကြောင်း ဖွဲ့ဆိုထားပါသည်။ နတ်ရှင်နောင်ကမူ မင်းပို့ မင်းလွင် စစ်သည်စာဆိုဖြစ်သည့်အားလျော်စွာ ရေးဘေးလောင်းတော်များ ကဲ့သို့ ဘုန်းတန်ခိုး ကြီးမြတ်သော မင်းအဖြစ်ရောက်လျှင် မိမိအားသစ္စာသွေဖည် မေ့ကျွန်းမည်ကို စိုးရိမ်ပူပန်းမိကြောင်း ဖွဲ့ဆိုထားပါသည်။ ထိုကြောင့် စာဆိုတို့၏ ဘဝအခြေ အနေ မတူသည့်အလျောက် ရေးဖွဲ့သောအကြောင်း အရာတူသော်လည်း တင်ပြဖွဲ့ဆိုပုံ ကဲ့ပြားကြောင်းတွေ့ရပါသည်။ ကတိစကားမတည်သော ချစ်သူမောင်ကြောင့် ရင်နာဖွံ့ဖြိုးစားရသော မယ်လေး၏ ခံစားချက်များကိုလည်း စာဆို(၂)ဦးစလုံး ဖွဲ့ဆိုထားကြောင်း တွေ့ရသည်။

ပြည်နိုင်ငြာနတ်ရှင်နောင်တို့၏ မိုးတောရတုများတွင် မယ်လေး၏ ခံစားချက်သာမက စစ်သည်စာဆိုတို့၏ အတွေးစိတ်ကူးများကိုလည်း ဖွဲ့ဆိုထားကြောင်းတွေ့ရပါသည်။ နိုင်ငြာနတ်ရှင်နောင်တို့၏ မိုးတောရတုတွင် စစ်မြေပြင်ရောက်ချစ်သူမောင်က နေပြည်တော်တွင် ကျော်ခဲ့ရာသော ချစ်သူမယ်လေးထံ ငှက်ကလေးသဖွယ် ပုံသန်းသွားရောက်လိုကြောင်း ဖွဲ့ဆိုထားပါသည်။ နတ်ရှင်နောင်၏ မိုးတောရတုတွင်မူ ထိုအဖွဲ့မျိုးကို မတွေ့ရပေ။ သို့သော် စစ်မြေပြင်ရောက်ချစ်သူမောင်သည် မယ်လေး၏ အမှာစကားများကို အဖန်တလဲလဲ ကြားယောင်မိပုံ၊ ချစ်သူမယ်လေးမိမိအနီးတွင် ရှိနေသယောင် ခံစားနေပုံတို့ဖြင့် အလွမ်းခံစားချက်နှင့် ယဉ်သော အတွေးစိတ်ကူးများကို ဖွဲ့ဆိုထားကြောင်း တွေ့ရပါသည်။

အချပ်အားဖြင့်ဆိုရသော ရတုစာပေခေတ်ကြီးကို ဦးဆောင်ဦးရွက်ပြုသူ စာဆိုနိုင်အေးကြီးနှင့် ရတုလမ်းကြောင်းကို ဖြောင့်ဖြူးအောင် ကြိုးပမ်းခဲ့သူ စာဆိုနတ်ရှင်နောင်တို့၏ မိုးတောရတုများမှ အချစ်၊ အလွမ်း၊ အတွေးစိတ်ကူးဘွဲ့များကို နှိုင်းယူဉ်လေ့လာ တင်ပြခဲ့ပါသည်။ ထို့သို့လေ့လာရာတွင် အကြံတူ နောက်လူကောင်းစမြှုပိုသည့် စကားအတိုင်း စာဆိုနတ်ရှင်နောင်က နိုင်အေးကြီး အတွေးစိတ်ကူးများကို နည်းမြို့၏ ဆန်းသစ်သော အတွေးစိတ်ကူး ကဗျာဥာဏ်ရည်တို့ဖြင့် ထုံ့မွမ်းဖွဲ့သီလိုက်ရာ ကုန်ဝင်ကဗျာအဖြစ် မြန်မာစာပေသမိုင်းတွင် ယနေ့တိုင် ရပ်တည်နိုင်ခြင်းဖြစ်သည်ဟု ယုံကြည်မိပါသည်။

ခိုင့်း

တောင်ဦးခေတ်စာဆို ပြည်နိုင်အေးနှင့် နတ်ရှင်နောင်တို့၏ မိုးတောရတုများကို နှိုင်းယူဉ်လေ့လာခြင်းဖြင့် အချစ်၊ အလွမ်းတို့ပေါ်တွင် အခြေခံ၍ ဖြစ်တည်လာသော စာဆိုတို့၏ အတွေးစိတ်ကူးခံစားချက် အဖွဲ့အစွဲ့စွမ်းရည်တို့ကို လေးစားဖွယ်တွေ့မြင်ရပါသည်။ ရတုစာပေခေတ်ကြီးကို ဦးဆောင်ဦးရွက်ပြုသူ နိုင်အေးကြီးနှင့် ရတုစာပေလမ်းကြောင်းကို ချောမွေ့ဖြောင့်ဖြူးအောင် ကြိုးပမ်းခဲ့သူ နတ်ရှင်နောင်တို့၏ ကြိုးပမ်းမှုများမှာ ယနေ့တိုင် ကုန်ဝင်စာပေလောကကို အကျိုးပြုလျက်ရှိသည်ဟု ဆိုချင်ပါသည်။ ထို့ကြောင့် စာဆိုကြီး(၂)ပါး၏ စာပေအမွှေကို နောင်းလူတို့က လက်ဆင့်ကမ်းထိန်းသိမ်းကြရမည့် ဖြစ်ပါသည်။

ကျမ်းကိုးဘရဲ့

ကျော်ရင်၊ ဦး(ပုံဗား)။ (မ-၁၃၂၁)။ ကတိဘာရတိကျမ်း (ပ-တဲ့)။ ရန်ကုန်၊ ဟံသာဝတီပုံနှိပ်တိုက်။ ချမ်းမြှုံးမြှုံး၊ ဦး(တည်းဖြတ်)။ (၁၉၆၃)။ နတ်ရှင်နောင်ဆိုရတုများ။ မန္တလေး၊ တက်နေလင်းပုံနှိပ်တိုက်။ နဝဒေး။ (၁၉၆၄)။ နဝဒေးရတုပေါင်းချုပ်။ ရန်ကုန်၊ ဟံသာဝတီပုံနှိပ်တိုက်။ ပညာရှိများ။ (၁၉၆၅)။ မှန်နှစ်းမဟာရာဝင်တော်ကြီး(တ-တဲ့)၊ (ပွဲမအကြိုမ်)။ ရန်ကုန်၊ မြန်မာ့ အလင်း သတင်းစာတိုက်နှင့် ဂါဒီယန်သတင်းစာတိုက်။ ဖေမောင်တင်၊ ဦး။ (၁၉၇၈)။ မြန်မာစာပေသမိုင်း။ ရန်ကုန်၊ တူးသို့လုပ်များပုံနှိပ်တိုက်။ ဘာသာပြန်စာပေအသင်း။ (၁၉၇၁)။ မြန်မာစွာယ်စံကျမ်း(အတဲ့-၁၀)။ ရန်ကုန်၊ စာပေမြိမ်းပုံနှိပ်တိုက်။ မိမိလေး၊ ဒေါ်။ (၂၀၀၃)။ အမျိုးသမီးစာဆိုလောကနှင့် ဘဝကြီးမုံ။ ရန်ကုန်၊ တူးသို့လုပ်များပုံနှိပ်တိုက်။ မြန်မာစာအဖွဲ့။ (၂၀၀၈)။ မြန်မာအဘိဓာန်(၃-ကြိုမ်)။ ရန်ကုန်၊ တူးသို့လုပ်များပုံနှိပ်တိုက်။ လွန်း၊ ဆရာ(သခင်ကိုယ်တော်မှိုင်း)။ (၁၉၅၅)။ ကဗျာသာရဇ္ဈသံ့ပြိုဟ်။ ရန်ကုန်၊ ရန်အောင် မင်္ဂလာပုံနှိပ်တိုက်။ လှေဘေး၊ ဒေါက်တာ။ (၂၀၀၂)။ မြန်မာစာပေအညွှန်ခံစာတမ်း။ ရန်ကုန်၊ ဒေါင်းစာပေ။ သုတေ၊ မောင်။ (၂၀၀၂)။ စာဆိုတော်များအထွေးဖွံ့ဖြိုး(၃-ကြိုမ်)။ ရန်ကုန်၊ ရာပြည့်ပုံနှိပ်တိုက်။

အခိုန်ကာလကြာသောအခါ မယ်လေးထံ တစ်ဖန်ရောက်ရှိလာပြန်သည်။ ထို့ကြောင့် ချုစ်သူမောင်အနေဖြင့် မယ်လေးယုံကြည်လောက်အောင် မည်သို့ပင်ပြောဆိုစေကာမူ မောင့်စိတ် ကို အကြွင်းမဲ့သိနေခဲ့ပြီးဖြစ်ပါသည်။

ပည်နဝါဒေသးနှင့်နတ်ရှင်နောင်တို့၏ မိုးတောာရတူများမှ
အချစ်၊ အလွမ်း၊ အတွေးစိတ်ကူးများ နှင့်ယဉ်လေ့လာချက်

မာတိကာ

- | | |
|--------------------|---|
| အခိုး
စာမျက်နှာ | အကြောင်းအရာ |
| | စာတမ်းအကျဉ်း |
| | နိဒါန်း |
| ၁။ | ပြည်နဝါဒေသးနှင့်နတ်ရှင်နောင်တို့၏ အထွေဖွဲ့ဖွံ့ဖြိုးအကျဉ်း |
| ၃ | |
| J။ | ရတုဝေါဟာရသဘောသဘာဝနှင့်သမိုင်းအကျဉ်း |
| ၅ | |
| ၂။ | ပြည်နဝါဒေသးနှင့်နတ်ရှင်နောင်တို့၏ မိုးတောာရတူများမှ
အချစ်၊ အလွမ်း၊ အတွေးစိတ်ကူးများနှင့်ယဉ်လေ့လာချက် |
| ၆ | |
| ၃၁။ | အကြောင်းအရာပိုင်းလေ့လာချက် |
| ၆ | |
| ၃၁၁။ | အချစ်ဘွဲ့များနှင့်ယဉ်လေ့လာချက် |
| ၆ | |
| ၃၁၁၂။ | အလွမ်းဘွဲ့များနှင့်ယဉ်လေ့လာချက် |
| ၁၄ | |
| ၃၁၁၃။ | အတွေးစိတ်ကူးများနှင့်ယဉ်လေ့လာချက် |
| J၃ | ခြိုင်သုံးသပ်ချက် |
| J၆ | နိဂုံး
ကျမ်းကိုးစာရင်း |

စာဆိုနတ်ရှင်နောင်၏အထွေဖွေတိအကျဉ်း

စာဆိုနတ်ရှင်နောင်ကို ရတုကဗျာဖွဲ့ဆိုမှုတွင် ရတုဘုရင်ရတုတံခွန်စိုက်သူဟု နောင်းစာပေသုတေသီ များက အသိအမှတ်ပြုထားကြပါသည်။ နတ်ရှင်နောင်သည် တောင်ငူရွှေနှစ်းတည်မင်းသီဟာသူရ မဟာဓမ္မရာဇာဘွဲ့ခံ မင်းရဲကျော်ထင်နှင့် မိဖုရား ခေါင်ကြီး အတုလအဂ္ဂမဟာဒေဝိဘွဲ့ခံ မင်းခင်စောတို့မှ ဖွားမြင်သော သားတော်ကြီး ဖြစ်သည်။ ညီတော်များမှာ မင်းရဲကျော်စွာ၊ မင်းရဲသီဟသူနှင့် မင်းရဲကျော်ထင် တို့ဖြစ်သည်။

နတ်ရှင်နောင်၏ မွေးသဏ္ဌာန်ကိုမူ ရာဇ်ဝင်များတွင် အတိအကျ ဖော်ပြ မထားပေ။ မှန်နှစ်းမဟာရာဇ်ဝင်၌ သက်တော် (၃၅)နှစ်တွင် ကွယ်လွန်ကြောင်း ဖော်ပြပါရှိသည်။^၁ နတ်ရှင်နောင်သည် ငယ်ရွယ်စဉ်ကတည်းကပင် ခမည်းတော်၏

လက်ရုံးသမ္မတအားကိုခဲ့ရသူဖြစ်သည်။ သဏ္ဌာန် (၉၅၂)ရ မိုးကောင်းတိုက်ပွဲတွင် အောင်မြင်မှုရခဲ့၍ ငါးဆူဒါယကာမင်းကိုယ်တိုင် အဆောင်အထောင် စားကျေး စားလက်များကို ပေးအပ်ချီးမြှင့်ခဲ့သည်။၂ သဏ္ဌာန် (၉၄၈)ရန်နှင့် (၉၅၄)ရန်တင် ယိုးဒယားသို့ နှစ်ကြိမ်တိုင်တိုင် ချိတက်တိုက်ခိုက်ရာ၌လည်း တပ်မှုဗုးအဖြစ် ပါဝင်ခဲ့သည်၃။ နတ်ရှင်နောင်သည် ခမည်းတော် တောင်ငူဘုရင် မင်းရဲကျော်ထင် ဟံသာဝတီကို အောင်တော်မူသောအခါ နန်းကျွုဘုရင် ငါးဆူဒါယကာနှင့် အီမံရှုံးမင်း မင်းရဲကျော်စွာကို မယ်တော်နှင့် တိုင်ပင်၍ လုပ်ကြံကွပ်မျက်ခဲ့သည်။ တောင်ငူဘုရင် မင်းရဲကျော်ထင်သည် သဏ္ဌာန် (၉၆၅)ရတွင် နန်းတက်တော်မူပြီး သားတော်ကြီး နတ်ရှင်နောင်ကို ဟံသာဝတီဆင်ဖြူများရှင် မင်းတရားကြီး၏ သမီးတော် ဓာတုကလျာနှင့် စုံဖက်ကာ အီမံရှုံးအရာပေးတော်မူသည်၄။ ရာဇာတုကလျာသည် ထိနှစ်တန်ဆောင်မှန်းလတွင် ကွယ်လွန်တော်မူ ကြောင်းကို ဖော်ပြထားပါသည်။

သဏ္ဌာန် (၉၇၁) ရန်တွင် ခမည်းတော် တောင်ငူဘုရင် နတ်ရွာစံသော် သားတော်အီမံရှုံးစံ နတ်ရှင်နောင်သည် ဝါခေါင်လပြည့်ကျော် (၆)ရက် သောကြာနေ့၊ တွင် ဘုရင်သီဟသူရဘွဲ့အမည်ကို ခံယူကာတောင်ငူရွှေနှင့်ကို သိမ်းမြန်းစီးစံတော်မူသည်။ ထိနှစ်မှာပင် အနောက်ဖက်လွန်မင်းသည် တောင်ငူကို ချိတက်တိုက်ခိုက်အောင်မြင်ပြီး နတ်ရှင်နောင်ကို လက်အောက်ခံဘုရင်ငယ်အဖြစ် အပ်စီးရန် တောင်ငူမြို့ကို ပြန်လည်အပ်နှင့်ခဲ့သည်။ သဏ္ဌာန် (၉၇၄)ရတွင်သံလျင်မြို့စား ငင်ကာသည် တောင်ငူသို့ ချိတက်လာပြီး နတ်ရှင်နောင်၏ ညီတော်မင်းရဲကျော်စွာနှင့် ဦးစွာတိုက်ပွဲဖြစ်ပွားရာ မင်းရဲကျော်စွာ ကျရှုံးသည်။ တောင်ငူဘုရင်နတ်ရှင်နောင်ကိုလည်း သံလျင်သို့ ခေါ်ဆောင်သွားခဲ့လေ သည်။၅ အနောက်ဘက်လွန်မင်းသည် ထိနှစ်မှာပင် သံလျင်သို့ ချိတက်လုပ်ကြံရာ သဏ္ဌာန် (၉၇၅) ရန်တွင် အောင်မြင်တော်မူသည်။ နတ်ရှင်နောင်ကို စစ်ဆေးမေးမြန်းရာ ငင်ကာနှင့်ပူးပေါင်းမှုရှိကြောင်းထင်ရှုးသဖြင့် သံလျင်မြို့လယ်တွင် ကွပ်မျက်၍ ညီတော်မင်းရဲကျော်ထင်ကိုသြို့ဟန်စေသည်။ တောင်ငူ ဘုရင်နတ်ရှင်နောင်သည် သံလျင်တွင် အနိစ္စရောက်သည်ကို အကြောင်းပြုကာ သံလျင်ရောက် မင်းတရားကြီး ဟုလည်း အမည်တွင်သည်။

စာဆို၏ ဘဝသည် တိုတောင်းလှသော်လည်း စာဆိုရေးဖွဲ့ခဲ့သော ရတုကဗျာတို့သည်ကား ယနေ့ထက်တိုင် မြန်မာစာပေသမိုင်း၌ ဂန္ဓိဝင်တွင်လျက် ကျန်ရှိနေခဲ့

ဖြစ်ပါသည်။ မြန်မာစာပေ နယ်ပယ်ရှိ ရေးကန္တဝင်စာဆိုတော်ကြီး (၂)၏ ရတုကဗျာ များကို လေ့လာဖော်ထုတ်ခွင့်ရသောကြောင့် အထူးပင် ဝမ်းသာဂုဏ်ယူမြပါသည်။

၂။ ရတုဝေါဟာရ၊ သတေသသဘာဝနှင့် သမိုင်းအကျဉ်း

ရတုဝေါဟာရ နှင့် သတေသသဘာဝ

ရတုဝေါဟာရသည် မြန်မာဘာသာစကား ရတုလည်းရှိသည်။ ပါဋ္ဌာ၊ သတ္တတာဘာသာမှ ဆင်းသက် လာသည်လည်းရှိသည်ဟု ပညာရှင်များက အမျိုးမျိုးကြံးဆက်ပါသည်။

ရတုဟူသောဝေါဟာရနှင့်ပတ်သက်၍ ‘ကဝိတာရတိကျမ်း’တွင်

ရတုသည် သတ္တတာ စကားပျက်မျှသာဖြစ်သည်။ ဝသန္တ စသော်တုကို ဟောသည်။ ရေးက မိုးဘွဲ့၊ ဆောင်းဘွဲ့၊ စသောရာသီဘွဲ့၊ ကိုသာ ရတုဟူ၍ ခေါ်ဝေါ့ကြရမှ နောင်အလားတူ လေးလုံးစပ်လက်ား၊ တောလား၊ ဘုန်းတော်ဘွဲ့၊ ကော်းစောွဲ့၊ မယ်ဘွဲ့၊ မောင်ဘွဲ့၊ စသည်တို့ကိုလည်း ရတုဟူ၍ ခေါ်ဝေါ့လာကြခြင်းဖြစ်သည်။^{၁၁}

ဟုဖွင့်ဆိုထားပါသည်။

မြန်မာစာပေသမိုင်းတွင်

ရတုဟူသည် သတ္တတာဘာသာရိတုမှ ပျက်လာသော ရတုလည်းရှိသည်။
ပေါရာဏသက်သက်ရတုလည်းရှိသည်။
သတ္တတာဘာသာရိတုမှာ အခါရာသီ အနက်ရ၍
မြန်မာဘာသာရတုမှာ သဘင်ဟူသော အနက်၊
အခြေအနေ ဟူသော အနက်၊ အခမ်းအနားဟူသော
အနက်သုံးမျိုးရသည်။ ဤသို့ ဌာနအားဖြင့်
သုံးမျိုးကွဲပြားလျက်ရှိရာ အကြင်အဖွဲ့တစ်ခုသည်
အများနှင့် စပ်ဆိုင်လျှင် ထိုအမျိုးမှာ သဘင်အနက်ရ၏။
အများနှင့်မသက်ဆိုင်ဘဲ တစ်ဦး
တစ်ယောက်ထဲအတွက်သာ စပ်ဆိုလျှင်

အခမ်းအနားပကတိ ဖြစ်ထွန်းသည့် သဘာဝဓမ္မ^၁
 အခြေအနေများကို ပြလျှင် အခြေအနေသဘော
 သက်ရောက်သည် ၂

ဟုဆိုထားပါသည်။

မြန်မာအဘိဓာန်တွင်

ရတုယုဒ၊ န-လေးလုံးတစ်ပိုဒ်ရေးဖွဲ့သော ကဗျာတစ်မျိုး(သ၊ ရိတု)^၃
 ဟုဖွင့်ဆိုထားပါသည်။

ကဗျာသာရဇ္ဈာသပြုပုံတွင်

ရတုဟူသော စကား၏ အနေက်အမိပ္ပါယ် အကျဉ်းချုပ်များ
 ဂိုမှန်ညတု၊ ဝသန္တညတု၊ ဟောမန္တညတု ဟူသော နှေ့၊ မိုး၊
 ဆောင်း ကာလအချိန်များကို ပါဌိုဘာသာ၌ ဥတု၊
 သသံကရို့ဗာသာသာ၌ ရိတုဟု ခေါ်သဖြင့်၊ ဆဲနှစ်ရာသီ
 ဘွဲ့ကဗျာတို့ကို ရတုဟု ခေါ်သည်။ ငင်းရာသီဘွဲ့၊
 ကဗျာလက်ာစပ်နည်းကို လိုက်၍
 နောင်သောအခါဘုရင်မင်းမြတ်တို့ကို
 ချီးပသောအဖွဲ့မျိုးများကို ခုကာလဒါဘာခေါ်
 မင်းပွဲသဘင်အခမ်းအနားမျိုးတို့၏ ချီးကျူးသော မင်းလာ
 သုဘာစာမျိုးများကိုစပ်ဘတ်ဆိုကြလေ၏^၄

ဟုဖော်ပြထားပါသည်။

ဤသို့ပညာရှင်အသီးသီး၏ အမိပ္ပါယ်ဖွင့်ဆိုချက်များအရ
 ရတုဟူသောဝေါဟာရများ သဏ္ဌာတ ဘာသာရိတု၊ ပါဌိုဘာသာဥတုတို့မှလာ၍
 အခါရာသီအနေက်ရကြောင်း၊ ထိုမှ အခါရာသီ၏ တင့်တယ်မှူ နှင့်
 မွဲလျှော်ပျော်ပိုက်ဖွယ်သာယာမှုအခြေခံချင်းတူသည့်
 ကဗျာလက်ာအဖွဲ့၏ အမည်အဖြစ်သတ်မှတ် ခေါ်ခေါ်လာကြောင်း၊ ပေါ်ရာဏရတုမှာမူ
 သဘင်၊ အခမ်းအနား၊ အခြေအနေဟုဆိုရကြောင်း တွေ့ရသည်။

ရတုကဗျာဖွဲ့ဆိုသည့် အကြောင်းနှင့်ပတ်သက်၍ စာဆိုတို့သည် မိမိတို့၏
 ခံစားချက်များကို စိတ်ကူးညာ၏ဖြင့်ပုံဖော်ပန်တီးရာ၌ ဘုရားတိုင်၊ သိကြားတိုင်၊

မြို့ဘွဲ့၊ မယ်ဘွဲ့၊ မောင်ဘွဲ့၊ ပန်းဘွဲ့၊ ရှာသီဘွဲ့၊ ကျေးစေ၊ စစ်ချို့ စသည်ဖြင့်
အမျိုးစုံအောင် ရေးဖွဲ့ခဲ့ကြောင်း တွေ့ရသည်။ အချို့၊ အချု၊
အသတ်ကာရန်ညီရသည်။ ပိုဒ်စုံစပ်နည်းတွင် သုံးချက်ညီစပ်နည်း၊
သပ်စွေနှက်သုံးချက်ညီစပ်နည်း၊ ကိုယ်တွင်းပြည့်သပ်စွေနှက် သုံးချက်ညီစပ်နည်း၊
စကြာစပ်နည်း၊ တောင့်တဲ့တွန်းစပ်နည်းဟု (၅)မျိုး ကဲ့ပြားသည်။

ရတုကဗျာဖွဲ့စပ်မူနှင့်စပ်လျဉ်း၍ မြန်မာစာပေသမိုင်းတွင်

တစ်ပိုဒ်တည်းဖွဲ့လျှင် ဓကပိုဒ်၊ နှစ်ပိုဒ်ခွဲလျှင် အဖြည့်ခံ၊
သုံးပိုဒ်စပ်ဖွဲ့လျှင် ပိုဒ်စုံဟူ၍ခေါ်သည်။ သုံးပိုဒ်ထက်
ပိုမို၍လည်း မစပ်ဖွဲ့ကြချေ။ တစ်ပိုဒ်တွင် လည်း
ပဒေရေအတွက်အားဖြင့် (၁၀၈)

ပဒေထက်ပိုမို၍မဖွဲ့နဲ့ကြချေ။

ဟူ၍ဖော်ပြထားပါသည်။

ထိုကြောင့် ရတုကဗျာဖွဲ့ဆိုမှုတွင် စာဆိုတို့၏ အာရုံ (၆) ပါး၌
တွေ့ကြုံထင်ဟပ်နေသည်များကို အခြေခံ၍ စိတ်ကူးဥာဏ်ကွန်းမြှိုးကာ
နှစ်သက်ဖွယ်ဖြစ်အောင် ရေးဖွဲ့ထားခြင်းဖြစ်ပါသည်။ ထိုသို့
ရေးဖွဲ့ရာတွင်ပိုဒ်ရေအရလည်းကောင်း၊ ပဒေရေအတွက်အရလည်းကောင်း
ကန့်သတ်ချက်ရှိသည်ကို တွေ့ရပါသည်။

ရတုသမိုင်းအကျဉ်း

ရတုသည် လက်ဗုံး ပေါက်ဖွားလာသော ကဗျာအဖွဲ့အနဲ့ဖြစ်သည်။
ရတုကဗျာသမိုင်းကြောင်းကို လေ့လာ လျှင် ပင်းယခေတ်တွင် မြန်မာစာပေသမိုင်း၌
အစောဆုံးဟု အများက လက်ခံထားကြသော ‘ချွေဖဝါး တော်အောက်၊
ကျွန်း၏လျှောက်ဖြင့်’ အစချို့သော ရတုကို တွေ့ရသည်။ စတုရှိဗုလာအမက်ကြီးက
မြန်မာသူတူရာမြဲ (၇၀၀)ကျော်လောက်တွင် ဖွဲ့ဆိုခဲ့ခြင်းဖြစ်၍မြန်မာစာပေသမိုင်းတွင်

ထိုရတုသည်	ပေါက်ဖွားလာသော	(သို့မဟုတ်)
ဆူးတွင်းပစ်		ဆရာတော်အား
မြတ်စွာဘုရားတရားတော်အကြောင်းနှင့်		စပ်လျဉ်း၍
မေးမြန်းကာ	ရေးသားထားသော	အမေးပူဇားရတုဖြစ်၏၁

ဟုဖော်ပြထားပါသည်။

မြန်မာစာပေသမိုင်းတွင် အစောဆုံးတွေ့ရသော ထိုရတုသည်
တောတောင်ရာသီဥတုချုပ်ခိုင်ခြင်း၊ မေတ္တာအစုတို့ကို ဖွဲ့စွဲထားခြင်း မဟုတ်ဘဲ
ဆူးတွင်းပစ်ဆရာတော်အား မြတ်စွာဘုရားတရားတော်နှင့် စပ်လျဉ်း၍
မေးမြန်းထားခြင်းဖြစ်ပါသည်။ ထို့ကြောင့် လောကုတွေရာကြောင်းကို ဖွဲ့စွဲထားသော
ရတုအဖြစ်တွေ့ရသည်။

အင်းဝခေတ်တွင်ရတုကဗျာပါ အကြောင်းအရာတို့သည် လောကုတွေရာမှ
လောကီသို့၊ နယ်ပယ် ကျယ်ပြန်လာပြီး ကဗျာအဖွဲ့ပုံသဏ္ဌာန်နှင့်
အကြောင်းအရာလည်းစုံလင်လာပါသည်။ ပထမ မင်းခေါင်ကြီး၏ ‘နန္ဒဝန်လျှင်’
ချိုကျေးစေရတုရှင်သူရဲ၏ စစ်ချိုရတုများအပါအဝင် ဝံတောင်လယ် ဘုန်းတော်ကြီး၊
ရှင်မဟာသီလဝံသ၊ ရှင်မဟာရရှုံးသာရ၊ ရှင်တေဇေသာရ၊ စသောရတုစာဆိုတို့၏
လောကီ၊ လောကုတွေရာဆိုင်ရာရတုများစွာ ပေါ်ထွက်လာခဲ့သည်။
အမျိုးသမီးစာဆိုများပါ ပေါ်ထွက် လာခဲ့သည်။ နန္ဒးတွင်မိဖြူ။ နန္ဒးတွင်မိညိုတို့၏
ကိုယ်ရည်သွေးရတုများကိုတွေ့ရသည်။ ကဗျာပုံသဏ္ဌာန် ပိုင်းတွင်လည်း
တောင့်တဲ့တွန်းဆိုနည်း၊ ပုလဲတစ်တန်း၊ သန္တာတစ်တန်းဆိုနည်း၊ ပဒုမ္မာကြာဆိုနည်း၊
စကြာဆိုနည်း၊ စသည့်ဖြင့် အမျိုးမျိုးတို့ထွင်စပ်ဆိုမှုများကိုလည်းတွေ့ရသည်။
ထို့ကြောင့် ပင်းယခေတ် တွင် အစပျိုးခဲ့သော ရတုအဖွဲ့သည် အင်းဝခေတ်တွင်
ပိုမိုစည်ပင်လာသည်ဟု ဆိုရပါသည်။

တောင်ဌူခေတ်သည် စစ်မက်ရေးရာထူးပြောသော ခေတ်၊
တိုင်းသစ်ပြည်သစ်ထူးထောင်သောခေတ် ဖြစ်၍ နယ်ပယ်ခဲ့ထွင်ရန်၊
စည်းရုံးရန်အလို့ငှာ အရပ်မျက်နှာအသီးသီးသို့၊ စစ်ချိုထွက်ကြရသည်။ စစ်ချိုရင်း
စစ်သည်တော်တို့သည် မိမိတို့အတွေ့အကြိုး အတွေးစိတ်ကူးနှင့် ခံစားချက်များကို
ရတုကဗျာ များအဖြစ် ဖွဲ့သီလာကြသည်။ တောင်ဌူခေတ်တွင် ရတုကဗျာနှင့်
စာဆိုအမြောက်အမြားပေါ်ထွက် ခဲ့သည်။ ထင်ရှားသည့် စာဆိုများမှာ
လျှော့ကားသုံးထောင်များ၊ ရှင်ထွေးနာသိန်း၊ ပြည်နိုင်ဒေးကြီး၊ နတ်ရှင်နောင်၊
မင်းသေယျရန်မိတ်၊ ရှင်သံခို့၊ ဥက္ကာပုံး၊ မင်းစောနှင့်ရှင်ထွေးလှ၊ ရဝေရှင်ထွေး၊
ခင်မထွေး၊ သရေစည်သူကတော်၊ ပြည်မိဖုရား၊ ငင်းမယ်မိဖုရား၊ ပဲခူးမိဖုရား၊
တန်ဆောင်မိဖုရားတို့ဖြစ်သည်။ အင်းဝခေတ်တွင် ဖွဲ့ဖြူးလာခဲ့သော
ရတုကဗျာအရေးအဖွဲ့သည် တောင်ဌူခေတ်တွင် ရတုခေတ် ဆိုရလောက်အောင်
ထူးခြားကားလာကြောင်း တွေ့ရပါသည်။

သောင်ရမ်းခေတ်တွင် ရတုစာပေနှင့် စာဆိုအမြာက်အမြား
 မပေါ်ထွန်းခဲ့သော်လည်း ရှင်ကရိုကာ၊ မြင်းခွာစားမင်းရာဇာ စသော
 ရတုစာဆိုတို့ပေါ်ထွန်းခဲ့သည်။ သောင်ရမ်းမင်းဆယ်ဆက် မြားက်
 ဟံသာဝတီရောက်မင်းတရားကြီးသည်လည်း အင်းဝပျက်၍ဟံသာဝတီတွင် စံနေစဉ်
 နှစ်ရွာ့စံ ခါနီးအချိန်တွင် “ပုဂ္ဂိုလ်ခြောက်မည်”
 အစချိသောသုံးချက်ညီသံဝေဂိုဒ်စုံရတုကို စပ်ဆိုခဲ့ပါသည်။ ထို့ကြောင့်
 သောင်ရမ်းခေတ်တွင် တောင်ငူခေတ်လောက် ရတုကဗျာမထွန်းကားသော်လည်း
 အထိုက် အလျောက်ပေါ်ထွန်းခဲ့သည်ဟု ဆိုနိုင်ပါသည်။
 ကုန်းဘောင်ခေတ်ပထမပိုင်းတွင် ဘုန်းတော်ဘွဲ့ရတုများ၊
 ပြန်လည်သက်ဝင်လူပ်ရှားလာပါသည်။ လက်ဝဲသုန္ဓရအမတ်ကြီး၏
 ကိုယ်ရေးကိုယ်တာ ခံစားချက် ရတုများ၊ ဦးတိုး၏ ရခိုင်ချီရတုများ၊
 စိန္တကျော်သူဦးသု၏ စစ်သည်ဘဝသရပ်ဖော်ရတုများ ပေါ်ထွန်းခဲ့ ပါသည်။
 အခြားထင်ရှားသော ရတုစာဆိုများမှာ စဉ်ကူးမင်း၏ မိဖုရားရှင်မင်း၊
 ဖိုးသူတော်ဦးမင်း၊ ဝက်မစွတ်နိုင်ဒေး၊ ဦးပုညာ၊ ကင်းဝန်မင်းကြီးဦးကောင်း၊
 ဆီးဘန်နှီးဆရာတော်တို့ဖြစ်ကြပါသည်။
 ထို့ကြောင့် ပင်းယခေတ်က စတင်ခဲ့သော ရတုကဗျာစာပေသည်
 ယနေ့ထက်တိုင် ထိုမ်းမြား မဂ်လာပွဲများ၊ ရှင်ပြန္တားသ၊ ဘိသိက်မဂ်လာပွဲများတွင်
 ရွတ်ဖတ်ကြလျက် ကိုဝင်တွင်စွာရပ်တည် နေကြောင်း တွေ့ရပါသည်။